

Service ID	Service Name	Version	Date
IDA	Pre-registration of import declaration	1.2	2015/09

1. Outline of Service လုပ်ငန်းစဉ်၏အဓိကအကျဉ်းချုပ်

This service (IDA) provides a function to register and alter the information required for import declaration and valuation declaration before execution of "Import declaration (IDC)" service. When executing IDA, the system automatically calculates the amount of taxes including customs duty.

ဤလုပ်ငန်းစဉ်သည် "Import declaration (IDC)" service အား မလုပ်ဆောင်မီ ကြေညာလွှာပြင်ဆင်ခြင်း နှင့် သွင်းကုန်ကြေညာလွှာ တင်သွင်းခြင်းအတွက် လိုအပ်သောသတင်းအချက်အလက်အား ပြုပြင်ခြင်း နှင့် စာရင်းသွင်းခြင်းလုပ်ငန်းစဉ်ကို ထောက်ပံ့ပေးသောလုပ်ငန်းစဉ် ဖြစ်ပါသည်။ IDA အားလုပ်ဆောင်သောအခါ စနစ်မှ customs duty အပါအဝင် အခွန်ပမာဏများကိုအလိုအလျောက် တွက်ချက်ပေးရပါမည်။

Type of import code	Procedure content	BP* Applicable
A	Import declaration	Y**
B	Import declaration(Temporary admission/importation)	Y**
C	Import declaration(Drawback)	Y**
D	Import declaration(Inward processing)	Y**
E	Import declaration(Outward processing)	Y**
F	Import declaration(Re-Importation)	Y**
G	Import declaration(Repaired and return)	Y**
H	Import declaration(Into bond)	
I	Import declaration(Ex-bond)	Y**
S	Import declaration(SO)	
X	Import declaration(For SEZ:free zone)	
Z	Import declaration (For SEZ: promotion zone)	Y**

(*) "BP" is the institution that enables importer to receive cargo before payment of taxes/fees.

The application and the security need to be submitted to customs and approved by customs.

(*) "BP" သည် ကုန်တင်သွင်းသူထံသို့ အခွန်/အခများအားမပေးဆောင်မီကုန်ပစ္စည်းများအား ရောက်ရှိ စေသောအဖွဲ့အစည်းဖြစ်ပါသည်။

(**) When "Arrival location for bonded transportation" item has been inputted, BP application is not applicable

(**) "Arrival location for bonded transportation" item အား ဖြည့်သွင်းလိုက်သောအခါ BP လျှောက်လွှာသည် လုပ်ဆောင်နိုင်မည်မဟုတ်ပါ။

IDA service register the information required for import declaration.

သွင်းကုန်ကြေညာလွှာအတွက်လိုအပ်သော သတင်းအချက်အလက်များကို IDA service မှစာရင်းသွင်းပါသည်။

- Information of Importer/Consignor (ကုန်တင်သွင်းသူ/ကုန်စည်လွှဲအပ်သူ ၏ သတင်းအချက်အလက်)
- Import cargo information (သွင်းကုန်ကုန်စည်သတင်းအချက်အလက်)
- Customs value (automatically calculated by inputted invoice price, freight, insurance amount, value adjustment)
(အကောက်ခွန်တန်ဖိုး (ဖြည့်သွင်းထားသော invoice price ကုန်တန်ဖိုး၊ insurance ပမာဏ၊ တန်ဖိုးညှိနှိုင်းမှုများဖြင့် အလိုအလျောက်တွက်ချက်ပေးပါသည်။))
- Taxes and fees (အခွန် နှင့် အခများ)
- Import item information (HS code, Country of origin code, Quantity, Invoice Unit price, etc.) (သွင်းကုန် item သတင်းအချက်အလက် (HS code, Country of origin code, Quantity, Invoice Unit price, etc.))
- Other information required for import declaration (သွင်းကုန်ကြေညာလွှာတင်သွင်းခြင်းအတွက်လိုအပ်သော အခြားသတင်းအချက်အလက်)

When IDC service is not executed, registered import declaration data element will be removed from the system after the fixed term.

IDC service အား မလုပ်ဆောင်သောအခါ စာရင်းသွင်းထားသော သွင်းကုန်ကြေညာလွှာအချက်အလက်များ သည် သတ်မှတ်ထားသောအချိန် ကျော်လွန်ပြီးနောက် စနစ်မှ ဖယ်ထုတ်သွားမည်ဖြစ်ပါသည်။

Refer to appendix "State Change Diagram" ("အဆင့်ပြောင်းလဲမှုဇယား" ၏ နောက်ဆက်တွဲကို ရည်ညွှန်းပါသည်။)

- State Change Diagram (Declaration on Import declaration-1)
အဆင့်ပြောင်းလဲမှုဇယား (Declaration on Import declaration-1)
- State Change Diagram (Declaration on Import declaration-2, Direct payment or Payment by deposit)
အဆင့်ပြောင်းလဲမှုဇယား (Declaration on Import declaration-2, Direct payment or Payment by deposit)
- State Change Diagram (Declaration on Import declaration-3, Deferred Payment)
အဆင့်ပြောင်းလဲမှုဇယား (Declaration on Import declaration-3, Deferred Payment)
- State Change Diagram (Declaration on Import declaration-4, BP application)
အဆင့်ပြောင်းလဲမှုဇယား (Declaration on Import declaration-4, BP application)
- State Change Diagram (Declaration on Import declaration-5, Preliminary declaration)
အဆင့်ပြောင်းလဲမှုဇယား (Declaration on Import declaration-5, Preliminary declaration)
- State Change Diagram (Declaration on Import declaration-6, Special Order)
အဆင့်ပြောင်းလဲမှုဇယား (Declaration on Import declaration-6, Special Order)
- State Change Diagram (Declaration on Import declaration-8, Warehousing)
အဆင့်ပြောင်းလဲမှုဇယား (Declaration on Import declaration-8, Warehousing)

2. Users အသုံးပြုသူများ

Refer to appendix "List of MACCS Online Services".

MACCS ၏ online services စာရင်းပါ နောက်ဆက်တွဲအားရည်ညွှန်းပါသည်။

3. Restrictions ကန့်သတ်ချက်များ

- Tax/fee subjects in one import declaration must be less than or equal to 10 kinds.
သွင်းကုန်ကြေညာတစ်ခုတွင် အခွန်/အခ အကြောင်းကိစ္စများသည် 10 မျိုး (သို့) 10 မျိုးထက် နည်းရပါမည်။
- Currency code (except "MMK") in one import declaration must be less than or equal to 3 kinds.
သွင်းကုန်ကြေညာတစ်ခုတွင် ငွေကြေး code ("MMK" မှလွဲ၍) သည် 3 မျိုး (သို့) 3 မျိုးထက်နည်းရပါမည်။
- Invoice price, freight, insurance amount, base price for valuation adjustment and customs value after exchanged to MMK/USD must be less than or equal to 18 digits respectively (including the decimal part).
MMK/USD သို့ လဲလှယ်ခြင်းအားလုပ်ဆောင်ပြီးနောက် Invoice price, freight, insurance amount, valuation adjustment အတွက် base price နှင့် customs value သည် ဂဏန်း 18 လုံး (ဒသမကိန်းများအပါအဝင်) နှင့် တူညီရမည်။ (သို့) 18 လုံးထက်နည်းရပါမည်။
- Customs value and Commercial tax value after calculated must be more than 0, and less than or equal to 18 digits (including the decimal part).
အကောက်ခွန်တန်ဖိုး နှင့် ကုန်သွယ်ဆောင်ခ တန်ဖိုးတို့သည် တွက်ချက်မှုပြုလုပ်ပြီးနောက် 0 ထက်များရပြီး ဂဏန်း 18 လုံး (ဒသမကိန်းများအပါအဝင်) နှင့် တူညီရမည်။ (သို့) 18 လုံးထက်နည်းရပါမည်။
- Calculated total amount of each tax/fee subject must be less than or equal to 11 digits for the integer part.
အခွန်/အခ အကြောင်းကိစ္စတစ်ခုစီအတွက် တွက်ချက်ထားသောစုစုပေါင်းပမာဏသည် ကိန်းပြည့်အတွက် ဂဏန်း 11 နှင့် တူညီရမည်။ (သို့) 11 ထက်နည်းရပါမည်။
- Calculated total item value must be less than or equal to 18 digits (including the decimal part).
တွက်ချက်ထားသော စုစုပေါင်း item တန်ဖိုးသည် ဂဏန်း 18 လုံး (ဒသမကိန်းများအပါအဝင်) နှင့် တူညီရမည်။ (သို့) 18 လုံးထက်နည်းရပါမည်။
- Calculated amount of each tax/fee subject for each item must be less than or equal to 14 digits (including the decimal part).
အခွန်/အခ အကြောင်းကိစ္စတစ်ခုစီအတွက် တွက်ချက်ထားသောစုစုပေါင်းပမာဏသည် ဂဏန်း 14 (ဒသမကိန်းများအပါအဝင်) နှင့် တူညီရမည်။ (သို့) 14 ထက်နည်းရပါမည်။
- The quantity after converted by the system must be less than or equal to 14 digits for the integer part.
စနစ်ဖြင့်ပြောင်းလဲမှုပြုလုပ်ပြီးနောက် အရေအတွက်သည် ကိန်းပြည့်အတွက် ဂဏန်း 14 လုံး နှင့် တူညီရမည်။ (သို့) 14 လုံးထက်နည်းရပါမည်။
- The quantity statistics after converted by the system must be less than or equal to 14 digits.
စနစ်ဖြင့်ပြောင်းလဲပြီးနောက် ကိန်းဂဏန်းအချက်အလက်အရေအတွက်သည် ဂဏန်း 14 လုံး (သို့) 14 လုံးထက်နည်းရပါမည်။

- In case of applying a specific duty tax rate, customs standard quantity based on customs standard quantity unit must be less than or equal to 12 digits.

သတ်မှတ်ထားသောကောက်ခံရမည့်အခွန်နှုန်းအား လုပ်ဆောင်သည့်ကိစ္စရပ်များတွင် အကောက်ခွန် standard quantity အား အခြေခံထားသော အကောက်ခွန် standard quantity unit သည် ကုန်း 12 (သို့) 12 လုံးထက်နည်းရပါမည်။

- In case of air cargo, the total of gross/net weight must be less than 1000 tons.

လေကြောင်းကုန်စည်ကိစ္စရပ်များတွင် စုစုပေါင်း ကုန်ပစ္စည်း/အသားတင်အလေးချိန်သည် 1000 တန် ထက်နည်းရပါမည်။

4. Input Information သတင်းအချက်အလက်ဖြည့်သွင်းမှု

Refer to appendix "Input Data Element", "Screen Image".

ဖြည့်သွင်းလိုက်သော လိုအပ်သည့်သတင်းအချက်အလက်စစ်ဆေးမှုဆိုင်ရာနောက်ဆက်တွဲ အားရည်ညွှန်းသည်။ (မျက်နှာပြင်တွင်ပြင်တွေ့ရမည့် ပုံရိပ်)

5. Function Specifications အသေးစိတ်လုပ်ဆောင်ချက်

5.1. Authority Check အခွင့်အာဏာရှိမှုစစ်ဆေးချက်

- (1) The user shall be registered in the system.

အသုံးပြုသူသည် စနစ်အတွင်းသို့စာရင်းသွင်းထားရပါမည်။

- (2) In case of correction of import declaration data elements, the user must be the same as the user who entered data element registration which has been registered in Import declaration information or Planned declarant.

သွင်းကုန်ကြေညာလွှာအချက်အလက်များအား ပြင်သည့်ကိစ္စရပ်များတွင် အသုံးပြုသူသည် စီစဉ်ထားသောကြေညာလွှာတင်သွင်းသူ (သို့) သွင်းကုန်ကြေညာလွှာသတင်းအချက်အလက် တွင် စာရင်းသွင်းထားပြီးဖြစ်သော အချက်အလက်လိုအပ်မှုဆိုင်ရာသတင်းအချက်အလက်တွင် ထည့်သွင်းထားသူနှင့် တူညီရပါမည်။

- (3) When Declaration No. of direct delivery paid out by the system are inputted, Planned Declarant must be the same as customs broker who registered the Direct delivery information.

စနစ်ဖြင့်ပေးချေပြီးသောကြေညာလွှာနံပါတ်၏ တိုက်ရိုက်ပို့ဆောင်မှုအားဖြည့်သွင်းလိုက်သောအခါ စီစဉ်ထားသောကြေညာလွှာတင်သွင်းသူ သည် တိုက်ရိုက်ပို့ဆောင်မှုသတင်းအချက် အလက်တွင်စာရင်းသွင်းထားသော အကောက်ခွန်ရှင်းလင်းရေးကိုယ်စားလှယ်နှင့် တူညီရပါမည်။

- (4) When the Electronic invoice receipt No. is entered, it shall be either of the following A or B.

Electronic invoice receipt No. အား ထည့်သွင်းလိုက်သောအခါ အောက်ပါ A (သို့) B တစ်ခုခု ဖြစ်ပါမည်။

- (A) The input user of IVA service or the custom broker who is registered in the Invoice packing list information shall be one of the followings:

ကုန်ပို့လွှာထုတ်ပို့မှုစာရင်းသတင်းအချက်အလက်တွင် စာရင်းသွင်းထားသော အကောက်ခွန် ရှင်းလင်းရေးကိုယ်စားလှယ် (သို့) IVA service ၏ ဖြည့်သွင်းအသုံးပြုသူသည် အောက်ပါတစ်ခုခု ဖြစ်ပါသည်။

- Planned Declarant
- စီစဉ်ထားသောကြေညာလွှာတင်သွင်းသူ
- Input user
- ဖြည့်သွင်းအသုံးပြုသူ

- (B) The importer code that is registered in the Invoice packing list information shall be the same as the first 10 digits of importer code that is registered in the User information.

ကုန်ပို့လွှာထုတ်ပို့မှုစာရင်းသတင်းအချက်အလက်တွင် စာရင်းသွင်းထားသော importer code သည် အသုံးပြုသူသတင်းအချက်အလက်တွင်စာရင်းသွင်းထားသော importer code ၏ ပထမကုန်း 10 လုံးနှင့် တူညီရမည်ဖြစ်ပါသည်။

5.2. Input Data Element Check ဖြည့်သွင်းလိုက်သော လိုအပ်သည့်သတင်းအချက်အလက်ဆိုင်ရာစစ်ဆေးမှု

Refer to appendix "Input Data Element". ဖြည့်သွင်းလိုက်သော လိုအပ်သည့်သတင်းအချက်အလက် စစ်ဆေးမှုဆိုင်ရာနောက်ဆက်တွဲ အားရည်ညွှန်းသည်။

5.3. Table Data Check အချက်အလက်စစ်ဆေးမှု

5.3.1. Import declaration information check သွင်းကုန်ကြေညာလွှာသတင်းအချက်အလက်အား စစ်ဆေးခြင်း

In case of correction of import declaration data elements, the following shall be checked:

သွင်းကုန်ကြေညာလွှာအချက်အလက်လိုအပ်ချက်များအား ပြင်ဆင်သည့်ကိစ္စရပ်များတွင် အောက်ပါများကိုစစ်ဆေးပေးရပါမည်။

- IDC service shall not have been executed.
- IDC service သည် လုပ်ဆောင်ပြီးမဖြစ်ရပါ။

5.3.2. Cargo information check ကုန်ပစ္စည်းသတင်းအချက်အလက်အားစစ်ဆေးခြင်း

Refer to appendix "Cargo Information (for Import) Check". " ကုန်ပစ္စည်းသတင်းအချက်အလက် (သွင်းကုန်အတွက်) စစ်ဆေးခြင်း " ၏ နောက်ဆက်တွဲကို ရည်ညွှန်းပါသည်။

The following cases shall not be checked: အောက်ပါကိစ္စများမှာမူ စစ်ဆေးခြင်းမပြုလုပ်ရပါ။

- When the Import declaration (Ex-bond) shall have been executed.
- သွင်းကုန်ကြေညာလွှာတင်သွင်းခြင်း (Ex-bond) အားလုပ်ဆောင်ပြီးဖြစ်သောအခါ
- When the Import declaration (Into bond)for re-storage shall have been executed.
- ပြန်လည်သိုလှောင်ခြင်းအတွက် သွင်းကုန်ကြေညာလွှာတင်သွင်းခြင်း (Into bond) အား လုပ်ဆောင်ပြီးဖြစ်သောအခါ
- When the code without cargo management is inputted in the "Category of cargo code" item.
- ကုန်ပစ္စည်းစီမံခြင်းမပြုလုပ်သော code အား "Category of cargo code" item သို့ ဖြည့်သွင်းလိုက်သောအခါ
- When the code without cargo management is inputted in the "Mode of transport code" item.
- ကုန်ပစ္စည်းစီမံခြင်းမပြုလုပ်သော code အား "Mode of transport code" item သို့ ဖြည့်သွင်းလိုက်သောအခါ
- When the Customs Warehouse Code is Area for the system_Un-participating.
- အကောက်ခွန်ကုန်လှောင်ရုံ code သည် system_Un-participating အတွက် Area ဖြစ်သောအခါ

5.3.3. Direct delivery information (import) check(sea cargo only) တိုက်ရိုက်ပို့ဆောင်ခြင်းသတင်းအချက်အလက် (သွင်းကုန်) အား စစ်ဆေးခြင်း (ရေကြောင်းကုန်စည်အတွက်သာ)

When the declaration No. of direct delivery issued by the system is entered, the following checking shall be executed.

စနစ်ဖြင့်ထုတ်ပြန်ထားသောကြေညာလွှာနံပါတ်၏ direct delivery အားထည့်သွင်းလိုက် သောအခါ အောက်ပါစစ်ဆေးခြင်းများကို လုပ်ဆောင်ပေးရပါမည်။

- (1) The declaration No. of direct delivery that was entered exists on Direct delivery information.
ထည့်သွင်းထားသောတိုက်ရိုက်ပို့ဆောင်ခြင်း၏ ကြေညာလွှာနံပါတ်သည် direct delivery သတင်းအချက်အလက်တွင် တည်ရှိပါသည်။
- (2) The contents of the following items that are entered shall correspond with the column that is registered as Direct delivery information:
ထည့်သွင်းထားသောအောက်ပါ items များတွင် ပါဝင်သောအချက်များသည် direct delivery သတင်းအချက်အလက်အဖြစ် စာရင်းသွင်းထားသော column နှင့် တူညီ ပါသည်။
 - "B/L (HWB) No."
 - The first 10digits of the " Importer code"
 - " Importer code" ၏ ပထမဂဏန်း 10 လုံး
- (3) "Customs Warehouse Code" item corresponding to direct delivery (import) application for approval of customs clearance of cargo aboard barge must be entered.
ကုန်ပစ္စည်းသယ်ဆောင်ထားသောရေယာဉ်၏ အကောက်ခွန်နှင့်လင်းရေးအတည်ပြုချက်အား ရရှိရန်အတွက် direct delivery (သွင်းကုန်) လျှောက်လွှာ နှင့် တူညီသော "Customs Warehouse Code" item အား ထည့်သွင်းပေးရပါမည်။

5.3.4. Bonded area check သတ်မှတ်ထားသောကုန်ပစ္စည်းချထားမည့်နေရာအား စစ်ဆေးခြင်း

The followings shall be checked to the "Customs Warehouse Code" item: "Customs Warehouse Code" item သို့ အောက်ပါများကိုစစ်ဆေးပေးရပါမည်။

- When Application No. of Direct delivery application has not been inputted into "Import license/approval No. etc. " item,

a code corresponding to direct delivery application must not be inputted.

"Import license/approval No. etc." item သို့ direct delivery လျှောက်လွှာ၏ လျှောက်လွှာနံပါတ်အား မဖြည့်သွင်းရသေးသော အခါ direct delivery လျှောက်လွှာ နှင့် တူညီသော code သည် မဖြည့်သွင်းရပါ။

- When the value, that is "H" or "I" or "X" or "Z", is inputted into "Type of import code" item, a code corresponding to Direct delivery application must not be inputted.

တန်ဖိုးများဖြစ်သော "H" (သို့) "I" (သို့) "X" (သို့) "Z" အား "Type of import code" item တွင် ဖြည့်သွင်းလိုက်သောအခါ Direct delivery လျှောက်လွှာနှင့်တူညီသော code သည် မဖြည့်သွင်းရပါ။

- When "Arrival location for bonded transportation" item has been inputted, a code corresponding to Direct delivery application must not be inputted.

"Arrival location for bonded transportation" item အား ဖြည့်သွင်းပြီးသောအခါ Direct delivery လျှောက်လွှာနှင့်တူညီသော code သည် မဖြည့်သွင်းရပါ။

5.3.5. License information check လိုင်စင်သတင်းအချက်အလက်အား စစ်ဆေးခြင်း

When the code of the license No. by system is inputted to the "Import license/approval No. etc." item, the following checks shall be executed.

လိုင်စင်နံပါတ်၏ code အား စနစ်ဖြင့် "Import license/approval No.etc." item တွင် ဖြည့်သွင်းလိုက်သောအခါ အောက်ပါစစ်ဆေးမှုများအားလုပ်ဆောင်ရပါမည်။

- (1) When EIReg No. (MOC) is registered in license information; it shall be same as EIReg No. (MOC) corresponding to Importer/Exporter code. However, when EIReg No. (MOC) is not registered in license information; this check shall not be executed.

EIReg No. (MOC) သည် လိုင်စင်သတင်းအချက်အလက်တွင် စာရင်းသွင်းလိုက်သောအခါ ၎င်းသည် importer/exporter code နှင့် သက်ဆိုင်သော EIReg No. (MOC) နှင့် တူညီရပါမည်။ သို့သော် EIReg No. (MOC) သည် လိုင်စင်သတင်းအချက်အလက်တွင် စာရင်းသွင်း ထားခြင်းမရှိပါက ဤစစ်ဆေးမှုသည်လုပ်ဆောင်ရန်မလိုအပ်ပါ။

- (2) The license information shall be valid.

လိုင်စင်သတင်းအချက်အလက်သည် အကျိုးစင်ရပါမည်။

- (3) That the following items of license information are should be same as the contents of license approval type code information which corresponds to an "Import license/approval identification":

အောက်ပါ Items များ၏ လိုင်စင်သတင်းအချက်အလက်သည် "Import license/approval identification" နှင့် သက်ဆိုင်သည့် လိုင်စင်အတည်ပြုချက်အမျိုးအစား code တွင်ပါရှိသော အချက်များနှင့် တူညီရပါမည်။

- Import/Export type
- သွင်းကုန်/ပို့ကုန် အမျိုးအစား
- License/Permit type
- လိုင်စင်/ခွင့်ပြုချက် အမျိုးအစား

5.3.6. OGA test application information check OGA test လျှောက်လွှာသတင်းအချက်အလက်အား စစ်ဆေးခြင်း

When the OGA test application No. by system is inputted to the "Import license/approval No. etc." item, the following checks shall be executed:

စနစ်ဖြင့် OGA test လျှောက်လွှာနံပါတ်အား "Import license/approval No. etc." item သို့ ဖြည့်သွင်းလိုက်သောအခါ အောက်ပါစစ်ဆေးမှုများအားလုပ်ဆောင်ပေးရပါမည်။

- (1) The first 10 digits of Importer code which is inputted into "Importer code" item must be the same as those of the Importer code registered in OGA test application information.

"Importer code" item သို့ ဖြည့်သွင်းထားသော importer code ၏ ပထမကုန်း 10 လုံးသည် OGA test လျှောက်လွှာ သတင်းအချက်အလက်တွင် စာရင်းသွင်းထားသော importer code နှင့် တူညီရပါမည်။

- (2) When "Importer code" item is not inputted, the Importer name which is inputted into "Importer name" item must be the same as the importer name registered in OGA test application information.

- "Importer code" item အား ဖြည့်သွင်းထားသောအခါ "Importer name" item သို့ ဖြည့်သွင်း ထားသော Importer အမည်သည် OGA test လျှောက်လွှာသတင်းအချက်အလက်တွင် စာရင်း သွင်းထားသော Importer အမည်နှင့်တူညီရမည်။
- (3) The OGA test application information should be valid.
OGA test လျှောက်လွှာသတင်းအချက်အလက်သည် အကန့်ဝင်ရမည်။
- (4) The application method of OGA test application information shall be a before declaration.
OGA test လျှောက်လွှာသတင်းအချက်အလက်၏ လျှောက်လွှာတင်သွင်းမှုနည်းလမ်းသည် ကြေညာလွှာမတင်သွင်းမီ ဖြစ်ပါသည်။
- (5) The B/L (AWB) No. of the OGA test application information shall be the same as B/L (AWB) No which was inputted to "B/L (AWB) No." item.
OGA test လျှောက်လွှာသတင်းအချက်အလက်၏ B/L (AWB) No. သည် "B/L (AWB) No." item တွင် ဖြည့်သွင်းထားသော B/L (AWB) No နှင့် တူညီရမည်။
- (6) The other law code corresponding to the code inputted to License/approval identification item is the same as the application category code registered in OGA test application.
License/approval identification item တွင် ဖြည့်သွင်းထားသော code နှင့်တူညီသည့် အခြား ဥပဒေ code သည် OGA test လျှောက်လွှာတွင်စာရင်းသွင်းထားသော လျှောက်လွှာ category code နှင့် တူညီရမည်။
- (7) When the code "All of the OGA applications before declaration were approved" is inputted to "Import license/approval identification" item, all of the OGA test result of the OGA test application information shall be approved.
"ကြေညာလွှာမတင်သွင်းခင် OGA လျှောက်လွှာအားလုံးအားအတည်ပြုထားသော" code အား "Import license/approval identification" item သို့ ဖြည့်သွင်းလိုက်သောအခါ OGA test လျှောက်လွှာသတင်းအချက်အလက်ရှိ OGA test ရလဒ်အားလုံးသည် အတည်ပြုမည်ဖြစ်ပါသည်။
- (8) When the code "A part of the OGA applications before declaration was disapproved" is inputted to "Import license/approval identification" item, a part of the OGA test result of OGA test application information shall be approved.
"A part of the OGA applications before declaration was disapproved" အား "Import license/approval identification" item တွင် ဖြည့်သွင်းလိုက်သောအခါ OGA test လျှောက်လွှာ သတင်းအချက်အလက်ရှိ OGA test ရလဒ်အစိတ်အပိုင်းသည် အတည်ပြုမည်ဖြစ်ပါသည်။

5.3.7. Comprehensive insurance information check ပြည့်စုံသော insurance သတင်းအချက်အလက်အား စစ်ဆေးခြင်း

When "Insurance type code" item is "B", the followings shall be checked. "Insurance type code" item သည် "B" ဖြစ်သောအခါ အောက်ပါများကိုစစ်ဆေးပေးရမည်။

- The first 10 digits of importer code which is entered into "Importer code" item must be the same as the first 10 digits of the importer code which are registered in Comprehensive insurance information.
"Importer code" item တွင်ဖြည့်သွင်းထားသော importer code ၏ ပထမကုန်း 10 လုံးသည် ပြည့်စုံသော insurance သတင်းအချက်အလက်တွင် စာရင်းသွင်းထားသည့် importer code ၏ ပထမကုန်း 10 လုံးသည် တူညီရမည်။
- "MMK" shall be registered as one of Currency code of minimum insurance amount in Comprehensive insurance information.
"MMK" သည် ငွေကြေး code တစ်ခုအနေဖြင့် ပြည့်စုံသော Insurance သတင်းအချက် အလက်ရှိ အနည်းဆုံး Insurance ပမာဏအဖြစ် စာရင်းသွင်းရမည်။

5.3.8. Comprehensive valuation declaration information check ပြည့်စုံသောတွက်ချက်မှု ကြေညာလွှာသတင်းအချက်အလက်အား စာရင်းသွင်းခြင်း

When "Accepted No. of comprehensive value adjustment declaration" item has been entered, the followings shall be checked.

"Accepted No. of comprehensive value adjustment declaration" item အား ထည့်သွင်း လိုက်သောအခါ အောက်ပါများကိုစစ်ဆေးပေးရမည်။

- (1) The first 10 digits of importer code which are entered into "Importer code" item must be the same as the first 10 digits of the Importer code which are registered in Comprehensive valuation declaration information.

"Importer code" item သို့ထည့်သွင်းထားသော importer code ၏ ပထမကိန်း 10 လုံးသည် ပြည့်စုံသောတွက်ချက်မှု ကြေညာလွှာသတင်းအချက်အလက်တွင် စာရင်းသွင်းထားသော Importer code ၏ ပထမကိန်း 10 လုံးနှင့် တူညီရမည်။

- (2) Value adjustment type code check တန်ဖိုးညှိနှိုင်းမှုအမျိုးအစား code စစ်ဆေးခြင်း

Check following on the basis of Mark of standard formula (registered in "Comprehensive value adjustment import declaration" information)

Standard formula (registered in "Comprehensive value adjustment import declaration" information) ၏ အခြေခံ အမှတ်အသားအပေါ် အောက်ပါများကိုစစ်ဆေး ပေးရမည်။

- (A) In case of Standard formula Standard formula နှင့် ဆိုင်သောကိစ္စရပ်များတွင်

- "AD", "SB" and "IV" shall not be inputted in "Value adjustment type code" item.

"AD", "SB" နှင့် "IV" သည် "Value adjustment type code" item တွင် မဖြည့်သွင်းရပါ။

- When Incoterms in Value adjustment formula (registered in "Comprehensive value adjustment import declaration" information) is "CIF" or "C&I", "Registration No. of comprehensive insurance" item shall be "Calculate insurance amount without adjusting the total of customs value".

Value adjustment formula (registered in "Comprehensive value adjustment import declaration" information) တွင်ပါရှိသော Incoterms သည် "CIF" (သို့) "C&I" ဖြစ်သောအခါ "Registration No. of comprehensive insurance" item သည် "Calculate insurance amount without adjusting the total of customs value" ဖြစ်ပါသည်။

- (B) In case of Non-standard formula Non-standard formula နှင့် ဆိုင်သောကိစ္စရပ်များတွင်

- "AD" or "SB" or "IV" shall be inputted in "Value adjustment type code" item.

"AD" (သို့) "SB" (သို့) "IV" သည် "Value adjustment type code" item သို့ ဖြည့်သွင်း ရပါမည်။

- (C) In case of IP approval IP အတည်ပြုသည့်ကိစ္စရပ်များတွင်

- "AD" and "SB" shall not be inputted in "Value adjustment type code" item.

"AD" နှင့် "SB" သည် "Value adjustment type code" item တွင် မဖြည့်သွင်းရပါ။

- (3) Comprehensive valuation declaration information check ပြည့်စုံသောတွက်ချက်မှု ကြေညာလွှာသတင်းအချက်အလက်အား စစ်ဆေးခြင်း

When Valuation adjustment demarcation code, which has been registered in Comprehensive valuation declaration information, is corresponding to adjustment formula, adjustment amount must be calculable by the input of the following items:

Valuation adjustment demarcation code ဖြစ်သောအခါ စာရင်းသွင်းထားပြီးဖြစ်သော ပြည့်စုံသောတွက်ချက်မှု ကြေညာလွှာ သတင်းအချက်အလက်သည် adjustment formula နှင့် တူညီပြီး adjustment ပမာဏအား အောက်ပါဖြည့်သွင်းထားသော items များဖြင့် တွက်ချက်မည် ဖြစ်ပါသည်။

- Invoice price type code (ကုန်ပို့လွှာဈေးနှုန်းအမျိုးအစား code)

- Incoterms

- Invoice currency code (ကုန်ပို့လွှာငွေကြေး code)

- Total of Invoice price (ကုန်ပို့လွှာဈေးနှုန်းစုစုပေါင်း)

- Freight type code (ကုန်ပစ္စည်းအမျိုးအစား code)
- Freight currency code (ကုန်ပစ္စည်းငွေကြေး code)
- Freight charges (ကုန်ပစ္စည်းကုန်ကျနှုန်း)
- Insurance type code (အာမခံအမျိုးအစား code)
- Insurance currency code (အာမခံငွေကြေး code)
- Insurance (အာမခံပြုလုပ်ခြင်း)
- Registration No. of comprehensive insurance (ပြည့်စုံသော Insurance စာရင်းသွင်းခြင်းနံပါတ်)
- Value adjustment type code (တန်ဖိုးညှိနှိုင်းမှုအမျိုးအစား code)
- Value adjustment currency code (တန်ဖိုးညှိနှိုင်းမှု ငွေကြေး code)
- Value adjustment amount (တန်ဖိုးညှိနှိုင်းမှုပမာဏ)

5.3.9. HScode information check HS code သတင်းအချက်အလက်အား စစ်ဆေးခြင်း

- (1) When it is the HS code which need the input to "Exemption/Reduction code of customs duty" item, Exemption/Reduction code of customs duty that is defined in the HS code shall be input in the same Column of "Exemption/Reduction code of customs duty" item.

"Exemption/Reduction code of customs duty" item သို့ ဖြည့်သွင်းရန်လိုအပ်သော HS code ဖြစ်သောအခါ HS code တွင် သတ်မှတ်ထားသော customs duty ၏ Exemption/Reduction code သည် "Exemption/Reduction code of customs duty" item ၏ တူညီသော column တွင် ဖြည့်သွင်းရပါမည်။

- (2) When it is registered in HS code information that it is tax exempted small amount cargo (9890000000) , the following shall be checked:

HS code သတင်းအချက်အလက်တွင် ကင်းလွတ်ထားသောကုန်စည်၏အခွန်ပမာဏအနည်းဆုံး cargo (9890000000) အား စာရင်းသွင်းသောအခါ အောက်ပါများကိုစစ်ဆေးပေးရပါမည်။

- "H" or "X" shall not be inputted in "Type of import code" item.
- "Type of import code" item တွင် "H" (သို့) "X" အား မဖြည့်သွင်းရပါ။
- The total of customs value shall be less than or equal to the amount specified
- အကောက်ခွန်တန်ဖိုး၏ စုစုပေါင်းပမာဏသည် သတ်မှတ်ထားသောပမာဏနှင့် တူညီရမည်၊ (သို့) သတ်မှတ်ထားသောပမာဏထက်နည်းရပါမည်။

- (3) When applicable conditions of the quantity or the Customs value per unit are registered in HS code information, it shall be within applicable conditions.

လျှောက်လွှာတင်သွင်း၍ရသောအခြေအနေ၏ ပမာဏ (သို့) Unit အလိုက် HS code သတင်းအချက်အလက်တွင် စာရင်းသွင်းထားသော အကောက်ခွန်တန်ဖိုးသည် လျှောက်လွှာ တင်သွင်း၍ရသောအချိန်ကာလအတွင်းသာဖြစ်ရပါမည်။

5.3.10. Exemption/Reduction code information check အခွန်လွတ်ငြိမ်းခြင်း/လျှော့ပေါ့ခြင်း code သတင်းအချက်အလက်အား စစ်ဆေးခြင်း

- (1) When the Exemption/Reduction code of customs duty is entered, the followings shall be checked:

Custom duty ၏ အခွန်လွတ်ငြိမ်းခြင်း/လျှော့ပေါ့ခြင်း code အား ထည့်သွင်းလိုက်သောအခါ အောက်ပါများကို စစ်ဆေးပေးရပါမည်။

- When Anti-dumping duty is inputted in "Other taxes for each item code" item, Exemption/Reduction code of customs duty cannot be inputted code of reduction.

"Other taxes for each item code" item တွင် Anti-dumping duty အား ဖြည့်သွင်းလိုက် သောအခါ customs duty ၏ Exemption/Reduction code သည် လျှော့ပေါ့ခြင်း၏ code တွင် ဖြည့်သွင်း၍ရမည်မဟုတ်ပါ။

- When the tax/fee amount is free, Exemption/Reduction code of customs duty cannot be inputted code of reduction. When the other taxes for each item code is inputted Retaliatory duty or Countervailing duty or Counter duty, Exemption/Reduction code of customs duty shall not be checked.

အခွန်/အခ ပမာဏသည် free ဖြစ်သောအခါ customs duty ၏ Exemption/Reduction code သည် လျှော့ပေါ့ခြင်း၏ code တွင် ဖြည့်သွင်း၍ရမည်မဟုတ်ပါ။ item code တစ်ခုစီ အတွက် အခြားအခွန်များအား Retaliatory duty (သို့) Countervailing

duty (သို့) Counter duty တွင် ဖြည့်သွင်းလိုက်သောအခါ customs duty ၏ Exemption/Reduction code သည် စစ်ဆေးခြင်းပြုလုပ်မည်မဟုတ်ပါ။

- (2) When the code for Anti-dumping duty or the code for Retaliatory duty or the code for Countervailing duty or the code for Counter duty is inputted in "Exemption/Reduction code of other taxes for each item" item, "Exemption/Reduction code of customs duty" item must be inputted.

Anti-dumping duty (သို့) Retaliatory duty (သို့) Countervailing duty (သို့) Counter duty တို့၏ code များအား "Exemption/Reduction code of other taxes for each item" item တွင် ဖြည့်သွင်းလိုက်သောအခါ "Exemption/Reduction code of customs duty" item သည် ဖြည့်သွင်းရန်လိုအပ်ပါသည်။

- (3) When the code for Emergency duty is inputted in "Other taxes for each item code" item, there must be no input in "Exemption/Reduction code of customs duty" item and "Exemption/Reduction code of other taxes for each item" item related to Emergency duty.

Emergency duty အတွက် code အား "Other taxes for each item code" item တွင် ဖြည့်သွင်းလိုက်သောအခါ Emergency duty နှင့် ဆက်နွှယ်သော "Exemption/Reduction code of customs duty" item နှင့် "Exemption/Reduction code of other taxes for each item" item တွင် ဖြည့်သွင်းရန်မလိုအပ်ပါ။

- (4) When HS code is tax exempted small amount cargo (9890000000) , Exemption/Reduction code of customs duty must be tax exempted small amount cargo (9890000000).

HS code သည် ကုန်ပစ္စည်းအတွက်ကင်းလွတ်ထားသောသေးငယ်သည့်အခွန်ပမာဏ (9890000000) ဖြစ်သောအခါ custom duty ၏ Exemption/ Reduction code သည် ကုန်ပစ္စည်းအတွက်ကင်းလွတ်ထားသော သေးငယ်သည့်အခွန်ပမာဏ (9890000000) ဖြစ်ရမည်။

- (5) When Exemption/Reduction code of customs duty is tax exempted small amount cargo (9890000000) , HS code must be tax exempted small amount cargo (9890000000).

custom duty ၏ Exemption/Reduction code သည် ကုန်ပစ္စည်းအတွက်ကင်းလွတ်ထားသော သေးငယ်သည့်အခွန်ပမာဏ (9890000000) ဖြစ်သောအခါ HS code သည် ကုန်ပစ္စည်းအတွက်ကင်းလွတ်ထားသော သေးငယ်သည့်အခွန်ပမာဏ (9890000000) ဖြစ်ရမည်။

5.3.11. Deposit information check Deposit သတင်းအချက်အလက်အား စစ်ဆေးခြင်း

When the Deposit No. is entered, the following shall be checked:

Deposit No. အား ထည့်သွင်းလိုက်သောအခါ အောက်ပါအချက်များကို စစ်ဆေးပေးရမည်။

- (1) In case of the deposit for the customs broker, the deposit holder shall be the Planned Declarant.
အကောက်ခွန်ကိုယ်စားလှယ်နှင့်သက်ဆိုင်သော deposit ကိစ္စရပ်များတွင် deposit ကိုင်ဆောင်သူသည် စီစဉ်ထားသော ကြေညာလွှာ တင်သွင်းသူ ဖြစ်ရမည်။
- (2) In case of the deposit for the importer, following shall be checked:
ကုန်တင်သွင်းသူ ၏ deposit ကိစ္စရပ်များတွင် အောက်ပါများကိုစစ်ဆေးပေးရမည်။
- The first 10 digits of the deposit holder's importer code shall be the same as the first 10 digits of inputted importer code.
deposit ကိုင်ဆောင်သူ၏ importer code တွင်ပါရှိသော ပထမဧကန်း 10 လုံး သည် importer code တွင် ဖြည့်သွင်းထားသော ပထမဧကန်း 10 လုံး နှင့် တူညီရမည်။
 - When input user is a customs broker, linkage between the customs broker and the importer shall be registered in Importer/Exporter and Customs broker linkage information.
ဖြည့်သွင်းအသုံးပြုသူသည် အကောက်ခွန်ကိုယ်စားလှယ်ဖြစ်သောအခါ အကောက်ခွန် ကိုယ်စားလှယ် နှင့် importer များ၏ ဆက်နွှယ်မှုသည် Importer/Exporter and Customs broker ဆက်နွှယ်မှုသတင်းအချက်အလက်တွင် စာရင်းသွင်းရမည်။
 - When input user is an importer, the first 10 digits of the deposit holder's importer code shall be the same as the first 10 digits of importer code that is registered in the User information of input user.
ဖြည့်သွင်းအသုံးပြုသူသည် importer ဖြစ်သောအခါ deposit ကိုင်ဆောင်သူ၏ importer code တွင်ပါရှိသော ပထမဧကန်း

10 လုံး သည် ဖြည့်သွင်းအသုံးပြုသူ ၏အသုံးပြုသူသတင်း အချက်အလက်တွင် စာရင်းသွင်းထားသော importer code ၏ ပထမဂဏန်း 10 လုံးနှင့် တူညီရမည်။

- (3) When the declaration No. is registered in the Deposit information, the first 11 digits of the declaration No. in the Deposit information and the first 11 digits of the inputted declaration No. shall be the same.

ကြေညာလွှာနံပါတ်သည် Deposit သတင်းအချက်အလက်တွင် စာရင်းသွင်းထားသောအခါ Deposit သတင်းအချက်အလက်တွင် ပါရှိသော ကြေညာလွှာနံပါတ်၏ ပထမဂဏန်း 11 လုံး နှင့် ဖြည့်သွင်းထားသော ကြေညာလွှာနံပါတ်၏ ပထမဂဏန်း 11 လုံးသည် တူညီရမည်။

5.3.12. Security information check Security သတင်းအချက်အလက်အားစစ်ဆေးခြင်း

When the Security registration No. is entered, or the security registration No. is registered in the Import declaration information, the following shall be checked:

Security registration No. အား ထည့်သွင်းလိုက်သောအခါ (သို့) Security registration No. သည် သွင်းကုန်ကြေညာလွှာသတင်း အချက်အလက်တွင် စာရင်းသွင်းလိုက်သောအခါ အောက်ပါများကိုစစ်ဆေးပေးရမည်။

- (1) In case of the security for customs broker, the security holder shall be the Planned Declarant.

အကောက်ခွန်ကုန်ရှင်းလင်းရေးကိုယ်စားလှယ်အတွက် security အားလုပ်ဆောင်သည့် ကိစ္စရပ်များတွင် security ကိုင်ဆောင်သူ သည် စီစဉ်ထားသောကြေညာလွှာတင်သွင်းသူ ဖြစ်ရမည်။

- (2) In case of the security for importer, following shall be checked:

ကုန်တင်သွင်းသူအတွက် security လုပ်ဆောင်သည့်ကိစ္စရပ်များတွင် အောက်ပါများကိုစစ်ဆေးပေးရမည်။

- The first 10 digits of security holder's importer code shall be the same as the first 10 digits of inputted importer code. security ကိုင်ဆောင်သူ၏ importer code တွင်ပါရှိသော ပထမဂဏန်း 10 လုံး သည် importer code တွင် ဖြည့်သွင်းထားသော ပထမဂဏန်း 10 လုံး နှင့် တူညီရမည်။

- When input user is a customs broker, linkage between the customs broker and the importer shall be registered in Importer/Exporter and Customs broker linkage information.

ဖြည့်သွင်းအသုံးပြုသူသည် အကောက်ခွန်ကိုယ်စားလှယ်ဖြစ်သောအခါ အကောက်ခွန် ကိုယ်စားလှယ် နှင့် importer များ၏ ဆက်နွယ်မှုသည် Importer/Exporter and Customs broker ဆက်နွယ်မှုသတင်းအချက်အလက်တွင် စာရင်းသွင်းရမည်။

- When input user is an importer, the first 10 digits of security holder's importer code shall be the same as the first 10 digits of importer code that is registered in the User information of input user.

ဖြည့်သွင်းအသုံးပြုသူသည် importer ဖြစ်သောအခါ deposit ကိုင်ဆောင်သူ၏ importer code တွင်ပါရှိသော ပထမဂဏန်း 10 လုံး သည် ဖြည့်သွင်းအသုံးပြုသူ ၏အသုံးပြုသူသတင်း အချက်အလက်တွင် စာရင်းသွင်းထားသော importer code ၏ ပထမဂဏန်း 10 လုံးနှင့် တူညီရမည်။

- (3) Execution date of this service must be within possible term of debit which is registered in the security information.

ဤလုပ်ငန်းစဉ်အားစတင်လုပ်ဆောင်သည့်နေ့စွဲသည် security သတင်းအချက်အလက်တွင် စာရင်းသွင်းထားသော ငွေပေးချေမှုအားဆောင်ရွက်နိုင်သည့်အချိန်အတွင်းဖြစ်ရမည်။

- (4) When the individual security No. is registered in the import declaration information, "Security registration No." item is not inputted.

တစ်ဦးချင်းစီအတွက် security No. အား သွင်းကုန်ကြေညာလွှာသတင်းအချက်အလက်တွင် စာရင်းသွင်းထားသောအခါ "Security registration No." item သည် ဖြည့်သွင်းရန်မလိုအပ်ပါ။

5.3.13. HS code for Special tariff information check HS code အတွက် special tariff သတင်းအချက်အလက်အား စစ်ဆေးခြင်း

- (1) When the code for special tariff of the followings is inputted in "Other taxes for each item code" item, the HS code for special tariff of the followings must be inputted in "HS code" item:

အောက်တွင်ဖော်ပြထားသော special tariff အတွက် code အား "Other taxes for each item code" item တွင် ဖြည့်သွင်းလိုက်သောအခါ အောက်တွင်ဖော်ပြထားသော special tariff အတွက် HS code သည် "HS code" item တွင်ဖြည့်သွင်းရမည်။

- Anti-dumping duty

- Emergency duty
- Retaliatory duty
- Countervailing duty
- Counter duty

(2) When the HS code for special tariff of the followings is inputted in "HS code" item, the code for special tariff of the followings must be inputted in "Other taxes for each item code" item:

အောက်တွင်ဖော်ပြထားသော special tariff အတွက် HS code အား "HS code" item တွင် ဖြည့်သွင်းလိုက်သောအခါ အောက်တွင်ဖော်ပြထားသော special tariff အတွက် HS code သည် "Other taxes for each item code" item တွင် ဖြည့်သွင်းရပါမည်။

- Emergency duty
- Retaliatory duty

5.3.14. FTA check FTA စစ်ဆေးခြင်း

Refer to appendix "Customs duty rate for import obtaining flow".

"Customs duty rate for import obtaining flow" ၏ နောက်ဆက်တွဲကိုရည်ညွှန်းပါသည်။

When applicable conditions of the quantity or the Customs value per unit are registered in FTA tax rate information, it shall be within applicable conditions.

လျှောက်လွှာလုပ်ဆောင်၍ရသောအခြေအနေ၏ အရေအတွက် (သို့) Unit အလိုက်အကောက်ခွန် တန်ဖိုးသည် FTA tax rate သတင်းအချက်အလက်တွင်စာရင်းသွင်းရပြီး ၎င်းသည်လျှောက်လွှာ လုပ်ဆောင်နိုင်သောအခြေအနေအတွင်းဖြစ်ရပါမည်။

5.3.15. Invoice packing list information check ကုန်ပို့လွှာထုတ်ပို့မှုစာရင်းသတင်းအချက်အလက် စစ်ဆေးခြင်း

When the Electronic invoice receipt No. is entered, it shall not be used by other import declaration (preliminary declaration excluded).

Electronic invoice receipt No. အား ထည့်သွင်းလိုက်သောအခါ ၎င်းသည်အခြားသွင်းကုန် ကြေညာလွှာတင်သွင်းခြင်း (ကြိုတင်ကြေညာလွှာတင်သွင်းခြင်းအပါအဝင်) တွင် အသုံးပြုမည် မဟုတ်ပါ။

5.3.16. Certificate of origin information check မူလသတင်းအချက်အလက်၏ certificate အား စစ်ဆေးခြင်း

When the Import approval identification of C/O is entered, the followings shall be checked:

သွင်းကုန်အတည်ပြုခြင်းသတ်မှတ်ခြင်း၏ C/O အား ထည့်သွင်းလိုက်သောအခါ အောက်ပါ များကိုစစ်ဆေးပေးရပါမည်။

- In case of inputting M-C/O No. into "Import license/approval No. etc." item, C/O information shall exist.
- M-C/O No. အား "Import license/approval No. etc." item တွင် ဖြည့်သွင်းလိုက်သောအခါ C/O သတင်းအချက်အလက် သည် တည်ရှိရပါမည်။

5.3.17. Other check အခြားစစ်ဆေးခြင်း

- In case of inputting date of next week into "Expected date of formal declaration" item, rate of next week must exist in the system.

ဖြည့်သွင်းထားသောနေ့စွဲ၏ နောက်တစ်ပတ်အား "Expected date of formal declaration" item တွင် ဖြည့်သွင်းသည့် ကိစ္စရပ်များ တွင် နောက်တစ်ပတ်၏ rate သည် စနစ်အတွင်းသို့ တည်ရှိရပါမည်။

- Input sequentially from 1 column, and it cannot be the column which is not inputted.

column 1 မှ အစဉ်အလိုက်ဖြည့်သွင်းသွားပြီး ဖြည့်သွင်းထားခြင်းမရှိသော column မရှိရပါ။

- When the "Total item value" item is entered, this amount must be more than or equal to the total of Item value.

"Total item value" item အား ထည့်သွင်းလိုက်သောအခါ ၎င်းဗမာဏသည် Item တန်ဖိုး၏ စုစုပေါင်းနှင့် တူညီရမည်။ (သို့) စုစုပေါင်းတန်ဖိုးထက်များရပါမည်။

- The number of input columns shall not be exceeded more than the number of maximum columns.*¹

ဖြည့်သွင်းထားသော columns အရေအတွက်သည် အများဆုံး columns အရေအတွက်ထက် မပိုရပါ။

(*1) The number of maximum columns is defined by the customs.

(*1) columns ၏ အများဆုံးအရေအတွက်သည် အကောက်ခွန်မှသတ်မှတ်ပေးမည်ဖြစ် ပါသည်။

5.4. Contents of Processing လုပ်ငန်းစဉ်တွင်ပါဝင်သောအချက်အလက်များ

No.	Processing	A/B/C/D/ E/F/G/Z	H/X	I	S
1	Judgment processing of customs clearance for own company (conducted by the importer themselves)	Y	Y	Y	Y
2	Weight conversion processing	Y	Y	Y	Y
3	MMK/USD exchange processing	Y	Y	Y	
4	Customs value calculation processing	Y	Y	Y	
5	Calculation processing of Customs standard quantity	Y	Y	Y	
6	Determination processing of customs standard amount for customs duty calculation	Y	Y	Y	
7	Determination customs duty rate	Y	Y	Y	
8	Calculation of customs duty amount*2	Y	Y	Y	
9	Customs duty exemption/reduction processing	Y		Y	
10	Determination processing of customs standard amount for Other taxes for each item	Y	Y	Y	
11	Calculation of Other taxes for each item amount*2	Y	Y	Y	
12	Other taxes for each item exemption/reduction processing	Y		Y	
13	Determination processing of customs standard amount for Commercial Tax	Y	Y	Y	
14	Calculation of Commercial Tax amount	Y		Y	
15	Commercial Tax exemption/reduction processing	Y		Y	
16	Determination processing of customs standard amount for Advanced Income Tax	Y	Y	Y	
17	Calculation of Advanced Income Tax amount	Y		Y	
18	Advanced Income Tax exemption/reduction processing	Y		Y	
19	Calculation of Security Fees	Y	Y		
20	Calculation of MACCS Service Fees	Y	Y	Y	
21	Other taxes/fees exemption/reduction processing	Y	Y	Y	
22	Calculation of total taxes/fees amount	Y	Y	Y	
23	Calculation of Security amount	Y		Y	
24	Quantity statistics conversion processing	Y	Y	Y	Y
25	Determination processing of Customs section code	Y	Y	Y	Y
26	Declaration No. issuance processing	Y	Y	Y	Y
27	Registration of import declaration information processing	Y	Y	Y	Y
28	Registration of attachment file management information processing	Y	Y	Y	Y
29	Warning message processing	Y	Y	Y	Y

(*2)When the Type of import code is "H" or "X", in order to calculate the customs standard amount for other taxes, the making of a provisional calculation of customs duty amount and other taxes amount.

(*) ပို့ကုန် code အမျိုးအစားသည် "H" (သို့) "R" (သို့) "X" ဖြစ်သောအခါ အခြားခွန်အတွက် အကောက်ခွန်၏ standard ပမာဏအား တွက်ချက်ရာတွင် အကောက်ခွန် duty ပမာဏနှင့် အခြားခွန်ပမာဏ၏ ယာယီတွက်ချက်ခြင်းအား ပြုလုပ်ခြင်းဖြစ်ပါသည်။

5.4.1. Judgment processing of customs clearance for own company (conducted by the importer themselves) (Importer/exporter ကိုယ်တိုင်စီမံထားသော) ကိုယ်ပိုင် company အတွက် အကောက်ခွန် ရှင်းလင်းခြင်းအား ဆုံးဖြတ်ခြင်းလုပ်ငန်းစဉ်

When the following conditions are fulfilled, it judges with customs clearance for own company (conducted by the importer themselves), and it registers in import declaration information:

အောက်ပါအခြေအနေများနှင့် ပြည့်စုံသောအခါ (Importer/exporter ကိုယ်တိုင်စီမံထားသော) ကိုယ်ပိုင် company အတွက် အကောက်ခွန်ရှင်းလင်းခြင်းနှင့်အတူ ဆုံးဖြတ်ပေးပြီး သွင်းကုန်ကြေညာလွှာသတင်းအချက်အလက်တွင် စာရင်းသွင်းပါသည်။

- The Importer/Exporter code is registered in the user information.
- Importer/Exporter code သည် အသုံးပြုသူသတင်းအချက်အလက်တွင် စာရင်းသွင်းပါသည်။
- "Importer code" item has an input.
- "Importer code" item အား ဖြည့်သွင်းရပါမည်။
- The first 10 digits of Importer/Exporter code which has been registered in the user information is the same as the first 10 digits of Importer/Exporter code which has been inputted in "Importer code" item.
- အသုံးပြုသူသတင်းအချက်အလက်တွင် စာရင်းသွင်းထားသော Importer/exporter code ၏ ပထမကုန်း 10 လုံးသည် "Importer code" item တွင် ဖြည့်သွင်းထားသော Importer/exporter code ၏ ပထမကုန်း 10 လုံး နှင့် တူညီရပါမည်။

5.4.2. Weight conversion processing အလေးချိန်ပြောင်းလဲခြင်းလုပ်ငန်းစဉ်

When "Unit code of Gross weight" item or "Unit code of net weight" item is "LBR", "LBR" converts into "KGM"

"Unit code of Gross weight" item (သို့) "Unit code of net weight" item သည် "LBR", "LBR" မှ "KGM" အဖြစ်သို့ ပြောင်းလဲသွားသောအခါ

- The formula of conversion ပြောင်းလဲမှုနည်းစနစ်

"Gross weight" item * 0.45359

"Net weight" item * 0.45359

(1LBR = 0.45359)

- Fraction processing အပိုင်းကုန်းဆောင်ရွက်ခြင်း

- In case of air cargo လေကြောင်းကုန်စည်ကိစ္စရပ်များတွင်

The 2nd place of a decimal point is rounded up. As a result, if the 1st place of a decimal point is under 5, 5 is set to the 1st place of a decimal point. But if the 1st place of a decimal point is over 6, the 1st place of a decimal point is set to 0, and 1 is added to the 1st place of integer part.

ဒသမကိန်း၏ 2 နေရာသည် ပြောင်းလဲမည်ဖြစ်ပါသည်။ ရလဒ်အရ ဒသမကိန်း၏ ပထမတစ်နေရာသည် 5 အောက်ဖြစ်ပါက 5 သည် ဒသမကိန်း၏ 1 နေရာအဖြစ်သတ်မှတ်ပါသည်။ သို့သော် ဒသမကိန်း၏ ပထမတစ်နေရာသည် 6 အထက်ဖြစ်ပါက ဒသမကိန်း၏ ပထမတစ်နေရာသည် 0 အဖြစ်ထားရှိပြီး 1 သည် ကိန်းပြည့်၏ ပထမတစ်နေရာသို့ ပေါင်းထည့်ပေးပါသည်။

(ex.) 10.46 >> 10.5

10.56 >> 10.6 >> 11.0

- In case of other than air cargo လေကြောင်းကုန်စည်မဟုတ်သောကိစ္စရပ်များတွင်

The 4th place of a decimal point is rounded down.

ဒသမကိန်း၏ 4 နေရာသည် ပြောင်းလဲမည်ဖြစ်ပါသည်။

5.4.3. MMK/USD exchange processing (MMK/USD လဲလှယ်ခြင်းလုပ်ငန်းစဉ်)

When the "Invoice currency code" item, "Freight currency code" item, "Insurance currency code" item or "Value adjustment currency code" item is entered, the following process shall be executed.

"Invoice currency code" item, "Freight currency code" item, "Insurance currency code" item (သို့) "Value adjustment currency code" item အား ထည့်သွင်းလိုက်သောအခါ အောက်ပါလုပ်ငန်းစဉ်များအား ဆောင်ရွက်ရပါမည်။

(1) Processing conditions ဆောင်ရွက်မှုအခြေအနေ

(A) Apply the exchange rate for tax calculation by the currency code.

currency code ဖြင့် တွက်ချက်ထားသော အခွန်အတွက် ငွေလဲလှယ်နှုန်းအား လုပ်ဆောင်ပေးရပါမည်။

(C) When a date of the next week has been inputted in "Expected date of formal declaration" item, apply the exchange rate of the next week.

ရက်စွဲ၏ နောက်အပတ်ရက်စွဲအား "Expected date of formal declaration" item တွင် ဖြည့်သွင်းလိုက်သောအခါ နောက်အပတ်၏ ငွေလဲလှယ်နှုန်းအား လုပ်ဆောင်မည်ဖြစ်ပါသည်။

(D) Exchange to MMK with input item unit(excluding the case of "MMK").

ဖြည့်သွင်းထားသော Item unit (excluding the case of "MMK") နှင့် အတူ MMK အဖြစ်သို့ လဲလှယ်ရပါမည်။

(E) Exchange to USD from MMK(excluding the case of "USD").

USD မှ MMK (excluding the case of "USD") သို့ လဲလှယ်ရပါမည်။

(2) Exchange formula လဲလှယ်မှုနည်းစနစ်

- Kyat Exchange ကျပ် လဲလှယ်မှု

Input amount * Applied rate

Besides, for each exchange, the 3rd place of a decimal point rounding it down.

ထို့ပြင် လဲလှယ်မှုတစ်ခုစီတိုင်းအတွက် ဒသမကိန်း၏ 3 နေရာအား ပြောင်းလဲပေးရပါမည်။

- Dollar Exchange ဒေါ်လာ လဲလှယ်မှု

The amount after kyat exchange * Applied rate

Besides, for each exchange, the 3rd place of a decimal point rounding it down.

ထို့ပြင် လဲလှယ်မှုတစ်ခုစီတိုင်းအတွက် ဒသမကိန်း၏ 3 နေရာအား ပြောင်းလဲပေးရပါမည်။

5.4.4. Customs value calculation processing အကောက်ခွန်တန်ဖိုးတွက်ချက်မှုလုပ်ငန်းစဉ်

(1) Calculation of total of customs value (before adjustment) အကောက်ခွန်တန်ဖိုးစုစုပေါင်းအား တွက်ချက်ခြင်း (ညှိနှိုင်းမှု မပြုလုပ်ခင်)

Total of customs value (before adjustment) is calculated as: Invoice price + Freight + Insurance amount.

အကောက်ခွန်၏စုစုပေါင်းတန်ဖိုး (ညှိနှိုင်းမှုမပြုလုပ်ခင်) အား ဤကဲ့သို့တွက်ချက်ရပါသည်။

Invoice price + Freight + Insurance amount

Calculation is classified as the following for each Incoterms on the invoice.

ကုန်ပို့လွှာတွင်ပါရှိသော Incoterms တစ်ခုစီအတွက်တွက်ချက်မှုများကို အောက်ပါအတိုင်း ခွဲခြားသတ်မှတ်ထားပါသည်။

Explanatory notes: IP: Invoice price, FRT: Freight, IN: Insurance amount, -: Unable to enter

ဖြေရှင်းမှုမှတ်စု။ IP: Invoice price, FRT: Freight, IN: Insurance amount, -: Unable to enter

No.	Incoterms	Freight type code	Insurance type code	Total of customs value (before adjustment)
1	CIF, CIP, DDP, DAT, DAP, DDU, DAF, DES, DEQ	D	-	IP + FRT(inputted Freight)
2		null		IP
3	C&I	A,B,C,D	-	IP + FRT(inputted Freight)
4	C&F, CFR, CPT, CNF	D	A	IP + FRT(inputted Freight) + IN(inputted Insurance amount)

No.	Incoterms	Freight type code	Insurance type code	Total of customs value (before adjustment)
5			B	IP + FRT(inputted Freight) + IN(comprehensive insurance amount ^{*4})
6			E	IP + FRT(inputted Freight) + IN(Insurance amount calculated automatically by the system ^{*7})
7			C	IP + FRT(inputted Freight)
8		null	A	IP + IN(inputted Insurance amount)
9			B	IP + IN(comprehensive insurance amount ^{*4})
10			E	IP + IN(Insurance amount calculated automatically by the system ^{*7})
11			C	IP
12	FOB, FCA, EXW ^{*3} , FAS	A, B, C, D	A	IP + FRT(inputted Freight) + IN(inputted Insurance amount)
13			B	IP + FRT(inputted Freight) + IN(comprehensive insurance amount ^{*4})
14			E	IP + FRT(inputted Freight) + IN(Insurance amount calculated automatically by the system ^{*7})
15			C	IP + FRT(inputted Freight)
16		E	-	IP + (FRT+IN) (Freight calculated automatically by the system ^{*6})

Explanatory notes: Refer to appendix "Input Data Element" about the detail of Freight type code and Insurance type code.

ရှင်းပြချက်။ ။ Freight အမျိုးအစား code နှင့် insurance အမျိုးအစား code ၏ အသေးစိတ် အတွက် " ဖြည့်သွင်းထားသောချက်အလက်" ၏ နောက်ဆက်တွဲကို ရည်ညွှန်းပါသည်။

(*3) When Incoterms is "EXW", "E" cannot be inputted in "Freight type code" item.

Incoterms ဖြစ်သော "EXW", "E" သည် "Freight type code" item တွင် ဖြည့်သွင်း၍ မရပါ။

(*4) Calculation of comprehensive insurance amount:

ပြည့်စုံသော Insurance ပမာဏအား တွက်ချက်ခြင်း

- When calculation for Insurance amount after adjusting the total of customs value, insurance amount^{*5} will be calculated as:

အကောက်ခွန်တန်ဖိုးအိုစတုပေါင်းအားညှိနှိုင်းမှုပြုလုပ်ပြီးနောက် Insurance ပမာဏ အားတွက်ချက်သောအခါ insurance ပမာဏသည် ဤကဲ့သို့ တွက်ချက်ပါသည်။

$(\text{Invoice price} + \text{Freight} + \text{Adjustment amount}) * \text{Comprehensive Insurance rate}$

- When calculation for the Insurance amount before adjusting the total of customs value insurance amount^{*5} will be calculated as:

အကောက်ခွန်တန်ဖိုးအိုစတုပေါင်းအားညှိနှိုင်းမှုမပြုလုပ်မီ Insurance ပမာဏအားတွက်ချက်သောအခါ insurance ပမာဏအား ဤကဲ့သို့တွက်ချက်ပါသည်။

$(\text{Invoice price} + \text{Freight}) * \text{Comprehensive Insurance rate}$

However, in case the required Insurance amount is lower than minimum Insurance amount which has been registered in Comprehensive insurance information, that minimum Insurance amount will be Insurance amount.

သို့သော် ပြည့်စုံသော Insurance သတင်းအချက်အလက်တွင်စာရင်းသွင်းထားပြီး ဖြစ်သော အနည်းဆုံး Insurance ပမာဏထက်သာ၍နည်းသော Insurance ပမာဏအား လိုအပ်သည့်ကိစ္စရပ်များတွင် ၎င်းအနည်းဆုံး Insurance ပမာဏသည် Insurance အတွက် ပမာဏဖြစ်သွားမည်ဖြစ်ပါသည်။

(*5) The 3rd place of a decimal point is rounded off. (*5) ဒသမကိန်း၏ 3 နေရာသည်ပြောင်းလဲမည်ဖြစ်ပါသည်။

(*6) $\text{FRT} = \text{FOB} * \text{Rate of freight}$

(*7) $\text{C\&F} * \text{Rate of insurance} - - - (a)$

Fixed insurance amount - - - (b)

In case of $(a) > (b)$, $\text{IN} = (a)$. And else, $\text{IN} = (b)$.

(2) Calculation of Adjustment amount (When Accepted No. of comprehensive value adjustment declaration is inputted and Mark of standard formula which has been registered in Comprehensive valuation declaration information is "Standard formula"):

ညှိနှိုင်းထားသောပမာဏအား တွက်ချက်ခြင်း (ပြည့်စုံသောတန်ဖိုးညှိနှိုင်းမှုကြေညာလွှာရှိ Accepted No. အားဖြည့်သွင်းထားသောအခါ နှင့် ပြည့်စုံသောတွက်ချက်မှုကြေညာလွှာသတင်း အချက်အလက်တွင်စာရင်းသွင်းပြီးဖြစ်သော standard formula ၏ အမှတ်အသားသည် "Standard formula" ဖြစ်သောအခါ)

- The adjustment amount is calculated as: adjustment formula^{*8} "Base price for valuation adjustment"^{*9} * Adjustment rate".

ညှိနှိုင်းထားသောပမာဏသည် ဤသို့တွက်ချက်ပါသည်။

adjustment formula^{*8} "Base price for valuation adjustment"^{*9} * Adjustment rate"

- The adjustment amount is calculated as: adjustment formula^{*8} "Base price for valuation adjustment"^{*9} * Adjustment rate" (Add or subtract price on the basis of Value adjustment formula which has been registered in Comprehensive valuation declaration information)

ညှိနှိုင်းထားသောပမာဏသည် ဤသို့တွက်ချက်ပါသည်။

adjustment formula^{*8} "Base price for valuation adjustment"^{*9} * Adjustment rate"

(ပြည့်စုံသောတွက်ချက်မှုကြေညာလွှာသတင်းအချက်အလက်တွင်စာရင်းသွင်းပြီးဖြစ်သော တန်ဖိုးညှိနှိုင်းမှု formula ပေါ် အခြေခံ၍ ရှေးနှုန်းအား ပေါင်းခြင်းနှုတ်ခြင်းကို လုပ်ဆောင် ပေးရပါမည်။

Besides, the 3rd place of a decimal point is rounded off.

ထို့ပြင် ဒသမကိန်း၏ 3 နေရာအားပြောင်းလဲပေးရပါမည်။

(*8) Valuation adjustment formula ညှိနှိုင်းတွက်ချက်ခြင်း formula

Valuation adjustment formula registered in Comprehensive valuation declaration information.

ညှိနှိုင်းတွက်ချက်ခြင်း formula ကို ပြည့်စုံသောတွက်ချက်မှုကြေညာလွှာ သတင်းအချက်အလက်တွင်စာရင်းသွင်းထားပါသည်။

(*9) Calculate base price for valuation adjustment under the conditions in the table below.

အခြေအနေပေါ်မူတည်၍ ညှိနှိုင်းတွက်ချက်ခြင်းအတွက် အခြေခံရှေးနှုန်းအား အောက်ဖော်ပြပါ table တွင် တွက်ချက်ပေးရပါမည်။

Explanatory notes: IP: Invoice price FRT: Freight IN: Insurance amount

M: Base price for valuation adjustment which was calculated by manual calculation

	Conditions of Base price for valuation adjustment ^{*10}	Incoterms						
		CIF	C&F	C&I	FOB	EXW	FAS	Others
1	IP	IP	IP	IP	IP	IP	IP	M
2	CIF	IP + FRT	IP + FRT + IN	IP + FRT	IP + FRT + IN	M	M	M
3	C&F	M	IP + FRT	M	IP + FRT	M	M	M
4	C&I	M	M	IP	IP + IN	M	M	M
5	FOB	M	M	M	IP	M	M	M
6	EXW	M	M	M	M	IP	M	M
7	FAS	M	M	M	M	M	IP	M

(*10) Conditions of Base price for valuation adjustment conditions which has been registered in Comprehensive valuation declaration information.

(*10) ပြည့်စုံသောတွက်ချက်ခြင်းကြေညာလွှာသတင်းအချက်အလက်တွင် စာရင်းသွင်းထား ပြီးဖြစ်သော ညှိနှိုင်းတွက်ချက်မှုအခြေအနေများအတွက် အခြေခံရှေးနှုန်း၏အခြေအနေများ

(3) Calculation of total of customs value အကောက်ခွန်စုစုပေါင်းတန်ဖိုးအားတွက်ချက်ခြင်း

(A) When Value adjustment type code is not inputted: တန်ဖိုးညှိနှိုင်းမှု code အမျိုးအစားအား မဖြည့်သွင်းထားသောအခါ

When Value adjustment code is "0" တန်ဖိုးညှိနှိုင်းမှု code သည် "0" ဖြစ်သောအခါ

Calculation of total of customs value = Customs value (before adjustment)

When Value adjustment code is "1" တန်ဖိုးညှိနှိုင်းမှု code သည် "1" ဖြစ်သောအခါ

Value adjustment type code which has been registered in Comprehensive valuation declaration information is "AD")

ပြည့်စုံသောတွက်ချက်မှုကြေညာလွှာသတင်းအချက်အလက်တွင် စာရင်းသွင်းထားသော တန်ဖိုးညှိနှိုင်းမှု code အမျိုးအစားသည် "AD" ဖြစ်ပါသည်။

Calculation of total of customs value = Customs value (before adjustment) + Adjustment amount

Value adjustment type code which has been registered in Comprehensive valuation declaration information is "SB"

ပြည့်စုံသောတွက်ချက်မှုကြေညာလွှာသတင်းအချက်အလက်တွင် စာရင်းသွင်းထားသော တန်ဖိုးညှိနှိုင်းမှု code အမျိုးအစားသည် "SB" ဖြစ်ပါသည်။

Calculation of total of customs value = Customs value (before adjustment) - Adjustment amount

IP approval IP အတည်ပြုခြင်း

Calculation of total of customs value = Customs value (before adjustment)

(B) When Value adjustment type code is "AD" တန်ဖိုးညှိနှိုင်းမှု code အမျိုးအစားသည် "AD" ဖြစ်သောအခါ

Calculation of total of customs value = Customs value (before adjustment) + Value adjustment amount

(D) When Value adjustment type code is "SB" တန်ဖိုးညှိနှိုင်းမှု code အမျိုးအစားသည် "SB" ဖြစ်သောအခါ

Calculation of total of customs value = Customs value (before adjustment) - Value adjustment amount

(E) When Value adjustment type code is "DV" တန်ဖိုးညှိနှိုင်းမှု code အမျိုးအစားသည် "DV" ဖြစ်သောအခါ

Calculation of total of customs value = Value adjustment amount

(F) When Value adjustment type code is "IV" တန်ဖိုးညှိနှိုင်းမှု code အမျိုးအစားသည် "IV" ဖြစ်သောအခါ

Calculation of total of customs value = Customs value (before adjustment)

(4) Calculation of customs value per column unit column unit အလိုက် အကောက်ခွန်တန်ဖိုးအား တွက်ချက်ခြင်း

(A) When "Self-calculate customs value" item was entered "Self-calculate customs value" item အား ထည့်သွင်းလိုက်သောအခါ

The amount which was entered in "Self-calculate customs value" item will be customs value per column unit.

"Self-calculate customs value" item တွင် ထည့်သွင်းထားသောပမာဏသည် column unit အလိုက် အကောက်ခွန်တန်ဖိုးဖြစ်ပါသည်။

(B) When "Item value" item was entered "Item value" item အားထည့်သွင်းလိုက်သောအခါ

Besides, the 3rd place of a decimal point is rounded off.

ထို့ပြင် ဒသမကိန်း၏ 3 နေရာသည် ပြောင်းလဲမည်ဖြစ်ပါသည်။

$$\text{Customs value per column unit} = \frac{\text{Total of customs value} * \text{Item value}}{\text{Total item value}^{*11}}$$

(*11) One of the followings will be Total item value

(*11) အောက်ဖော်ပြပါတစ်ခုသည် item ၏စုစုပေါင်းတန်ဖိုးဖြစ်ပါသည်။

When calculation for Insurance amount after adjusting the total of customs value.

အကောက်ခွန်၏စုစုပေါင်းတန်ဖိုးအားညှိနှိုင်းခြင်းပြုလုပ်ပြီးနောက် Insurance ပမာဏ အတွက်တွက်ချက်ခြင်းအား ပြုလုပ်သောအခါ

(1) "Total item value" is inputted, total of customs value is "Total item value" item.

"Total item value" အား ထည့်သွင်းလိုက်သောအခါ အကောက်ခွန်၏ စုစုပေါင်းတန်ဖိုးသည် "Total item value" item ဖြစ်ပါသည်။

(2) "Total item value" is not inputted, Total of customs value is total value of "Item value"

"Total item value" အား ထည့်သွင်းထားခြင်းမရှိပါက အကောက်ခွန်၏ စုစုပေါင်းတန်ဖိုးသည် "Item value" ၏ စုစုပေါင်းတန်ဖိုးဖြစ်ပါသည်။

(C) When other than (A), (B), calculated the total of customs value will be customs value per column unit.(Only when number of columns is 1 column)

(A), (B) မဟုတ်သောအခါ တွက်ချက်ထားသောအကောက်ခွန်၏ စုစုပေါင်းတန်ဖိုးသည် column unit အလိုက် အကောက်ခွန်တန်ဖိုးဖြစ်ပါသည်။ (column အရေအတွက်သည် 1 ဖြစ်သောအခါ)

5.4.5 Calculation processing of Customs standard quantity အကောက်ခွန် standard ယူကအားတွက်ချက်ခြင်းလုပ်ငန်းစဉ်

(1) Determination process of customs standard quantity for customs duty calculation (အကောက်ခွန် duty တွက်ချက်ခြင်းအတွက် အကောက်ခွန် standard ယူကအား ဆုံးဖြတ်သတ်မှတ်ခြင်းလုပ်ငန်းစဉ်)

In case of applying aspecific duty tax rate, "Quantity (1)" item or "Quantity (2)" item is converted into "customs standard quantity" based on "customs standard quantity unit". However, in case both "Quantity (1)" item and "Quantity (2)" item are possible to be converted, apply "Quantity (1)" item.

တိကျသော duty အခွန်နှုန်းအား လုပ်ဆောင်ရသောကိစ္စရပ်များတွင် "Quantity (1)" item (သို့) "Quantity (2)" item သည် "customs standard quantity unit" အပေါ်အခြေခံ၍ "customs standard quantity" အဖြစ်သို့ ပြောင်းလဲသွားပါသည်။ သို့သော် "Quantity (1)" item နှင့် "Quantity (2)" item နှစ်ခုလုံးအား ပြောင်းလဲ၍ရသော ကိစ္စရပ်များတွင် "Quantity (1)" item ကို လုပ်ဆောင်ရပါမည်။

(Example)

	Tax rate	Quantity(1)	Quantity(2)	Customsstandard quantity	Conditions
1	15.345MMK/KG	1.23KG	1234KG	1KG	OK
2	34.56MMK/NO	1234L	1234KG	-	NG
3	56.78 MMK/KL	1234MT	1234KL	1234KL	OK
4	56.78 MMK/KL	1234L	1234KL	1KL	OK

(2) Fraction processing ကန့်သတ်ခြင်းလုပ်ငန်းစဉ်

A decimal point is rounded off at each time of the calculation.

တွက်ချက်မှုအားပြီးဆုံးသည့်အချိန်တိုင်းတွင် ဒသမကိန်းများသည် ပြောင်းလဲမည်ဖြစ်ပါသည်။

5.4.5. Determination processing of customs standard amount for customs duty calculation. အကောက်ခွန် duty တွက်ချက်ခြင်းအတွက် အကောက်ခွန် standard ယူက၏ လုပ်ငန်းစဉ်အား ဆုံးဖြတ်သတ်မှတ်ခြင်းလုပ်ငန်းစဉ်

(1) When ad valorem tax rate is applied (ad valorem အခွန်နှုန်းအား လုပ်ဆောင်လိုက်သောအခါ)

The customs value which calculated in column unit. (column unit တွင် တွက်ချက်ထားသော အကောက်ခွန်တန်ဖိုး)

(2) When specific duty tax rate is applied (တိကျသော duty အခွန်နှုန်းအား လုပ်ဆောင်လိုက်သောအခါ)

Being the quantity which is calculated by Processing of Determination to Customs standard quantity for customs duty calculation.

အကောက်ခွန် duty တွက်ချက်ခြင်းအတွက် အကောက်ခွန် standard quantity သို့ ဆုံးဖြတ်သတ်မှတ်ခြင်းလုပ်ငန်းစဉ်ဖြင့် တွက်ချက်ထားသော quantity ဖြစ်ပါသည်။

(3) When ad valorem tax rate and specific duty tax rate are applied (ad valorem အခွန်နှုန်း နှင့် တိကျသော duty အခွန်နှုန်းအား လုပ်ဆောင်လိုက်သောအခါ)

(A) Being Customs value which calculated by Column unit.

Column Unit ဖြင့် တွက်ချက်ထားသော customs value ဖြစ်ပါသည်။

(B) Being the quantity which is calculated by Processing of converting to Customs standard quantity for customs duty calculation.

security ယူကတွက်ချက်ခြင်းအတွက် အကောက်ခွန် standard quantity သို့ ပြောင်းလဲခြင်းလုပ်ငန်းစဉ်ဖြင့် တွက်ချက်ထားသော quantity ဖြစ်ပါသည်။

5.4.6. Determination customs duty rate အကောက်ခွန် duty နှုန်းအားဆုံးဖြတ်သတ်မှတ်ခြင်း

Refer to "Customs duty rate for import obtaining flow".

"Customs duty rate for import obtaining flow" ၏နောက်ဆက်တွဲအား ရည်ညွှန်းပါသည်။

5.4.7. Calculation of customs duty amount. အကောက်ခွန် duty ယူကအားတွက်ချက်ခြင်း

(1) In case ad valorem tax rate is applied (ad valorem အခွန်နှုန်းအား လုပ်ဆောင်လိုက်သောအခါ)

Customs duty amount = Customs standard amount for customs duty calculation * Customs duty rate

- (2) In case of specific duty tax rate is applied (တိကျသော duty အခွန်နှုန်းအား လုပ်ဆောင်လိုက်သောအခါ)

Customs duty amount = Customs standard quantity for customs duty calculation * Customs duty rate

- (3) In case ad valorem tax rate and specific duty tax rate are applied (ad valorem အခွန်နှုန်း နှင့် တိကျသော duty အခွန်နှုန်းအား လုပ်ဆောင်လိုက်သောအခါ)

Customs duty amount = Customs standard amount for customs duty calculation * Customs duty rate +
Customs standard quantity for customs duty calculation * Customs duty rate

- (4) Fraction processing ဂဏန်းပိုင်းခြားမှုလုပ်ငန်းစဉ်

The 3rd place of a decimal point is rounded off at each time of the calculation.

တွက်ချက်မှုအားဆောင်ရွက်သည့်အချိန်တိုင်းတွင် ဂဏန်း 3 နေရာ၏ ဒသမကိန်းသည် ပြောင်းလဲမည်ဖြစ်ပါသည်။

5.4.8. Customs duty exemption/reduction processing အကောက်ခွန် duty ကင်းလွတ်ခြင်း/လျှော့ပေါ့ခြင်း လုပ်ငန်းစဉ်

In case of inputting into "Exemption/Reduction code for Customs duty" item, execute processing below.

"Exemption/Reduction code for Customs duty" item ထဲသို့ ဖြည့်သွင်းလိုက်သောအခါ အောက်ပါလုပ်ငန်းစဉ်များကို လုပ်ဆောင်ရပါမည်။

(1) Tax exemption processing အခွန်ကင်းလွတ်ခြင်းလုပ်ငန်းစဉ်

In case of tax exemption code, exempt from the customs duty amount that was calculated.

အခွန်ကင်းလွတ်ခြင်း code နှင့်သက်ဆိုင်သောကိစ္စရပ်များတွင် တွက်ချက်ထားသော အကောက်ခွန် duty ပမာဏ မှ ကင်းလွတ်ပေးရပါမည်။

(2) Tax reduction processing အခွန်လျှော့ပေါ့ခြင်းလုပ်ငန်းစဉ်

In case of tax reduction code, reduce the customs duty amount by the amount which was entered in "Reduction amount for Customs duty" item.

အခွန်လျှော့ပေါ့ခြင်း code နှင့်သက်ဆိုင်သောကိစ္စရပ်များတွင် "Reduction amount for Customs duty" item တွင်ထည့်သွင်းထားသော ပမာဏဖြင့် အကောက်ခွန် duty ပမာဏအား လျှော့ပေါ့ ပေးရပါမည်။

5.4.9. Determination processing of customs standard amount for Other taxes for each item (Item တစ်ခုစီ၏အခြားအခွန်များ အတွက် အကောက်ခွန် standard ပမာဏအား ဆုံးဖြတ်သတ်မှတ် ခြင်းလုပ်ငန်းစဉ်)

Customs standard amount for other taxes will be calculated as "Customs standard amount for customs duty calculation".

အခြားအခွန်များအတွက် အကောက်ခွန် standard ပမာဏအား "Customs standard amount for customs duty calculation" အဖြစ် တွက်ချက်ပါသည်။

5.4.10. Calculation of other taxes for each item amount (Item ပမာဏတစ်ခုစီအတွက် အခြားအခွန်များအား တွက်ချက်ခြင်း)

Other taxes for each item amount = "Customs standard amount for Other taxes for each item * Other taxes for each item rate"

The 3rd place of a decimal point is rounded off at each time of the calculation.

တွက်ချက်မှုတစ်ခုစီတိုင်းတွင် ဒသမကိန်း၏ 3 နေရာသည် ပြောင်းလဲမည်ဖြစ်ပါသည်။

5.4.11. Other taxes for each item exemption/reduction processing (Item တစ်ခုစီအတွက် အခြားအခွန်များအား ကင်းလွတ်ခြင်း/လျှော့ပေါ့ခြင်း လုပ်ငန်းစဉ်)

When the exemption/reduction code is inputted in "Exemption/Reduction code of other taxes for each item" item, the following process shall be executed.

exemption/reduction code အား "Exemption/Reduction code of other taxes for each item" item တွင် ဖြည့်သွင်းလိုက်သော အခါ အောက်ပါလုပ်ငန်းစဉ်များကိုလုပ်ဆောင်ရပါမည်။

(1) Tax exemption processing အခွန်ကင်းလွတ်ခြင်းလုပ်ငန်းစဉ်

In case of tax exemption code, exempt the amount of other taxes for each item that was calculated.

အခွန်ကင်းလွတ်ခြင်း code နှင့် ဆိုင်သောကိစ္စရပ်များတွင် တွက်ချက်ထားသော item တစ်ခုစီ အတွက်အခြားအခွန်ပမာဏကို ကင်းလွတ်ပေးရပါမည်။

(2) Tax reduction processing အခွန်လျှော့ပေါ့ခြင်းလုပ်ငန်းစဉ်

In case of tax reduction code, reduce the amount of other taxes for each item by amount which was entered in "Reduction amount of other taxes for each item" item.

အခွန်လျှော့ပေါ့ခြင်း Code နှင့်ဆိုင်သောကိစ္စရပ်များတွင် "Reduction amount of other taxes for each item" item တွင် ထည့်သွင်းထားသောပမာဏဖြင့် Item တစ်ခုစီအတွက် အခြားအခွန် များ၏ပမာဏကို လျှော့ပေါ့ပေးရပါမည်။

5.4.12. Determination processing of customs standard amount for Commercial Tax ကုန်သွယ်ခွန်အတွက်အကောက်ခွန် standard ပမာဏအား ဆုံးဖြတ်သတ်မှတ်ခြင်းလုပ်ငန်းစဉ်

(1) When Special tariff is imposed Special tariff အားသတ်မှတ်ပေးသောအခါ

Customs standard amount for Commercial Tax will be calculated as "Customs standard amount for customs duty calculation + Customs duty amount + amount of Special tariff".

ကုန်သွယ်ခွန်အတွက် အကောက်ခွန် standard ပမာဏသည် ဤကဲ့သို့တွက်ချက်ပါသည်။

"Customs standard amount for customs duty calculation + Customs duty amount + amount of Special tariff"

(2) When Special tariff is not imposed Special tariff အား မသတ်မှတ်ထားသောအခါ

Customs standard amount for Commercial Tax will be calculated as "Customs standard amount for customs duty calculation + Customs duty amount".

ကုန်သွယ်ခွန်အတွက် အကောက်ခွန် standard ပမာဏသည် ဤကဲ့သို့တွက်ချက်ပါသည်။

"Customs standard amount for customs duty calculation + Customs duty amount"

5.4.13. Calculation of Commercial Tax amount ကုန်သွယ်ခွန်ပမာဏအားတွက်ချက်ခြင်း

Commercial Tax amount = "Customs standard amount for Commercial Tax * Commercial Taxrate"

The 3rd place of a decimal point is rounded off at each time of the calculation.

တွက်ချက်မှုအားဆောင်ရွက်သည့်အချိန်တိုင်းတွင် ဂဏန်း 3 နေရာ၏ ဒသမကိန်းသည် ပြောင်းလဲမည်ဖြစ်ပါသည်။

5.4.14. Commercial Tax exemption/reduction processing ကုန်သွယ်ခွန် ကင်းလွတ်ခြင်း/လျှော့ပေါ့ခြင်း လုပ်ငန်းစဉ်

When the exemption/reduction code is inputted in "Exemption/Reduction code of commercial Tax" item, the following process shall be executed.

"Exemption/Reduction code of commercial Tax" item တွင် exemption/reduction code အား ဖြည့်သွင်းလိုက်သောအခါ အောက်ပါလုပ်ငန်းစဉ်များအားလုပ်ဆောင်ပါသည်။

(1) Tax exemption processing အခွန်ကင်းလွတ်ခြင်းလုပ်ငန်းစဉ်

In case of tax exemption code, exempt the amount of commercial tax that was calculated.

tax exemption code နှင့် သက်ဆိုင်သောကိစ္စရပ်များတွင် တွက်ချက်ထားသော ကုန်သွယ်ခွန် ပမာဏကို ကင်းလွတ်ပေးရပါမည်။

(2) Tax reduction processing အခွန်လျှော့ပေါ့ခြင်းလုပ်ငန်းစဉ်

In case of tax reduction code, reduce the amount of commercial tax by amount which was entered in "Reduction amount of commercial Tax" item.

tax reduction code နှင့် သက်ဆိုင်သောကိစ္စရပ်များတွင် "Reduction amount of commercial Tax" item တွင် ထည့်သွင်းထားသော ပမာဏဖြင့် ကုန်သွယ်ခွန်၏ပမာဏအား လျှော့ပေါ့ပေး ရပါမည်။

5.4.15. Determination processing of customs standard amount for Advanced Income Tax (Advanced Income Tax အတွက် အကောက်ခွန် standard ပမာဏအား ဆုံးဖြတ်သတ်မှတ်ခြင်း လုပ်ငန်းစဉ်)

Customs standard amount for Advanced Income Tax will be calculated as "Customs standard amount for customs duty calculation".

advanced Income tax အတွက် အကောက်ခွန် standard ပမာဏသည် "Customs standard amount for customs duty calculation" အဖြစ်တွက်ချက်မည်ဖြစ်ပါသည်။

5.4.16. Calculation of Advanced Income Tax amount (Advanced Income Tax ယာဏအားတွက်ချက်ခြင်း)

Advanced Income Tax amount = "Customs standard amount for Advanced Income Tax * Advanced Income Tax rate"

Decimal part of Advanced Income Tax amount is rounded off.

Advanced Income Tax ယာဏ၏ ဒသမကိန်းအပိုင်းသည် ပြောင်းလဲမည်ဖြစ်ပါသည်။

5.4.17. Advanced Income Tax exemption/reduction processing (Advanced Income Tax အား ကင်းလွတ်ခြင်း/လျှော့ပေါ့ခြင်း လုပ်ငန်းစဉ်)

When the exemption/reduction code is inputted in "Exemption/Reduction code of Advanced Income Tax" item, the following process shall be executed.

"Exemption/Reduction code of Advanced Income Tax" item တွင် exemption/reduction code အား ဖြည့်သွင်းလိုက်သောအခါ အောက်ပါလုပ်ငန်းစဉ်များသည်လုပ်ဆောင်မည်ဖြစ်ပါသည်။

(1) Tax exemption process အခွန်ကင်းလွတ်ခြင်းလုပ်ငန်းစဉ်

In case of tax exemption code, exempt the amount of advanced income tax that was calculated.

tax exemption code နှင့် သက်ဆိုင်သောကိစ္စရပ်များတွင် တွက်ချက်ထားသော advanced income tax ၏ ယာဏအား ကင်းလွတ်ပေးရမည်။

(2) Tax reduction process အခွန်လျှော့ပေါ့ခြင်းလုပ်ငန်းစဉ်

In case of tax reduction code, reduce the amount of advanced income tax by amount which was entered in "Reduction amount of Advanced Income Tax" item.

tax reduction code နှင့် သက်ဆိုင်သောကိစ္စရပ်များတွင် "Reduction amount of Advanced Income Tax" item တွင် ထည့်သွင်းထားသော ယာဏဖြင့် advanced income tax ၏ ယာဏအား လျှော့ပေါ့ပေးရမည်။

5.4.18. Calculation of Security Fees Security fee အား တွက်ချက်ခြင်း

When code which is corresponding to Security Fees is inputted, calculates the Security Fees depending on the number of containers. However, when Declaration No. for exemption of SF is entered, exempt the amount of Security Fees that is calculated.

Security Fees နှင့် တူညီသော code အား ဖြည့်သွင်းလိုက်သောအခါ ကုန်သွယ်မှုအရေးအတွက် အပေါ်မူတည်၍ security fees အား တွက်ချက်ပေးရမည်။ သို့သော် SF ၏ အခွန်ကင်းလွတ်ခြင်းအတွက် ကြေညာလွှာနံပါတ်အားထည့်သွင်း လိုက်သောအခါ တွက်ချက်ထားသော Security fee ယာဏကို ကင်းလွတ်ခွင့်ပေးရမည်ဖြစ်ပါသည်။

$$\text{Security Fees} = \text{Number of containers} * \text{Amount per one container}$$

5.4.19. Calculation of MACCS Service Fees (MACCS service အသုံးပြုအားတွက်ချက်ခြင်း)

MACCS Service Fees defined by the customs.

အကောက်ခွန်ဖြင့်သတ်မှတ်ထားသော MACCS service fees ဖြစ်ပါသည်။

5.4.20. Other taxes/fees exemption/reduction processing (အခြား အခွန်/အခများ၏ လွတ်ငြိမ်းခြင်း/လျှော့ပေါ့ခြင်းလုပ်ငန်းစဉ်)

When the exemption/reduction code is inputted in "Exemption/Reduction code of other taxes/fees" item, the following process shall be executed.

exemption/reduction code အား "Exemption/Reduction code of other taxes/fees" item တွင် ဖြည့်သွင်းလိုက်သောအခါ အောက်ပါလုပ်ငန်းစဉ်အား လုပ်ဆောင်မည်ဖြစ်ပါသည်။

(1) Tax exemption processing အခွန်ကင်းလွတ်ခြင်းလုပ်ငန်းစဉ်

In case of tax exemption code, exempt either of the followings:

အခွန်ကင်းလွတ်ခြင်း code နှင့်ဆိုင်သောကိစ္စရပ်များတွင် အောက်ပါများကို ကင်းလွတ်ပေးရမည်။

- The Other taxes/fees that was calculated
- တွက်ချက်ထားသော အခြား အခွန်/အခ
- The Other taxes/fees that was inputted in "Amount of other taxes/fees" item.
- "Amount of other taxes/fees" item တွင် ဖြည့်သွင်းထားသော အခြားအခွန်/အခများ

(2) Tax reduction processing အခွန်လျှော့ချခြင်းလုပ်ငန်းစဉ်

In case of tax reduction code, either of the following amounts of other taxes/fees is reduced by the amount which entered in the "Reduction amount of other taxes/fees" column.

အခွန်လျော့ချခြင်း code နှင့်ဆိုင်သော ကိစ္စရပ်များတွင် အောက်ပါအခြားအခွန်/အခ များ၏ ပမာဏသည် "Reduction amount of other taxes/fees" item တွင် ထည့်သွင်းထားသော ပမာဏဖြင့် လျော့ချပေးပါသည်။

- The amount of Other taxes/fees that was calculated
- တွက်ချက်ထားသော အခြား အခွန်/အခ ပမာဏ
- The amount of other taxes/fees which were entered in "Reduction amount of other taxes/fees" item.
- "Reduction amount of other taxes/fees" item တွင် ထည့်သွင်းထားသော အခြားအခွန်/အခများ၏ ပမာဏ

5.4.21. Calculation of total taxes/fees amount စုစုပေါင်းအခွန်/အခပမာဏအား တွက်ချက်ခြင်း

- (1) For total of customs duty amount and total amount of each taxes/fees respectively, the 1st place of a decimal point is rounded off.

စုစုပေါင်းအကောက်ခွန် duty ပမာဏ နှင့် အကောက်/အခွန်စုစုပေါင်း ပမာဏ အသီးသီးအတွက် ဒသမကိန်း၏ ပထမတစ်နေရာသည် ပြောင်းလဲမည်ဖြစ်ပါသည်။

- (2) Total payable tax = Total of Customs duty amount + Total of other taxes amount.

5.4.22. Calculation of Security amount Security ပမာဏအား တွက်ချက်ခြင်း

- (1) When applying for BP application BP လျှောက်လွှာအားလုပ်ဆောင်သောအခါ

Security amount calculates each item. The 3rd place of a decimal point is rounded off at each time of the calculation.

၎င်း item တစ်ခုစီအား security ပမာဏဖြင့် တွက်ချက်ပေးပါသည်။ တွက်ချက်မှုအား ပြုလုပ်တိုင်းတွင် ဒသမကိန်း၏ 3 နေရာသည် ပြောင်းလဲမည်ဖြစ်ပါသည်။

- (A) Provisional calculation of tax amount အခွန်ပမာဏအား ကြိုတင်တွက်ချက်ခြင်း

When there is an input of the code corresponding to the "submission of the C/O may be delayed" to the "Release before permit request's reason code" item, to perform the Provisional calculation of Customs duty amount/other taxes amount based on the Customs duty rate of assuming that there is no application of the FTA rate. When Customs duty amount/other taxes amount is tax-exempt or tax-reduction, in the Provisional calculation of tax amount, it is not performed tax-exempt or tax-reduction.

"Release before permit request's reason code" item သို့ "submission of the C/O may be delayed" နှင့် တူညီသော code အား ဖြည့်သွင်းထားခြင်းရှိပါက

အကောက်ခွန် duty ပမာဏ/အခြားအခွန်ပမာဏသည် အခွန်ကင်းလွတ်ခြင်း (သို့) အခွန်လျော့ချခြင်း ဖြစ်သောအခါ ကြိုတင်တွက်ချက်ထားသော အခွန်ပမာဏတွင် အခွန်ကင်းလွတ်ခြင်း (သို့) အခွန်လျော့ချခြင်းအဖြစ်လုပ်ဆောင်မည် မဟုတ်ပါ။

- (B) Calculation of Security amount for Customs duty amount/other taxes amount အကောက်ခွန် duty ပမာဏ/အခြားအခွန်ပမာဏအတွက် security ပမာဏအား တွက်ချက်ခြင်း

When there is an input of the code corresponding to the "submission of the C/O may be delayed" to the "Release before permit request's reason code" item, the Security amount is Customs duty amount/other taxes amount that has been calculated by the provisional calculation.

"Release before permit request's reason code" item သို့ "submission of the C/O may be delayed" နှင့် တူညီသော code အား ဖြည့်သွင်းထားခြင်းရှိပါက security ပမာဏသည် ကြိုတင်တွက်ချက်ခြင်းဖြင့် တွက်ချက်ပြီးသွားသော အကောက်ခွန် duty ပမာဏ/ အခြားအခွန်ပမာဏ ဖြစ်ပါသည်။

When the Customs duty amount/other taxes amount is tax-exempt or tax reduction, the Security amount is Customs duty amount/other taxes amount that tax-exempt or tax-reduction is not done.

အကောက်ခွန် duty ပမာဏ/အခြားအခွန်ပမာဏသည် အခွန်ကင်းလွတ်ခြင်း (သို့) အခွန်လျော့ချခြင်း ဖြစ်သော အခါ security ပမာဏသည် အခွန်ကင်းလွတ်ခြင်း (သို့) အခွန်လျော့ချခြင်းအား မလုပ်ဆောင်ရသေးသော အကောက်ခွန် duty ပမာဏ/ အခြား အခွန်ပမာဏဖြစ်ပါသည်။

The other case အခြားကိစ္စရပ်များ

The Security amount is Customs duty amount/other taxes amount * 1.1.

Security မဟာကသည် အကောက်ခွန် duty မဟာက/အခြားခွန်ပမာဏ*1.1. ဖြစ်ပါသည်။

(C) Calculation of Total Security amount စုစုပေါင်း security မဟာကအား တွက်ချက်ခြင်း

Total of Security amount each tax type code. The 1st place of a decimal point is rounded off.

အခွန်အမျိုးအစား code တစ်ခုစီသည် စုစုပေါင်း security မဟာကဖြစ်ပါသည်။ ဒသမကိန်း၏ ပထမတစ်နေရာသည် ပြောင်းလဲမည်ဖြစ်ပါသည်။

(2) When deferred payment ငွေပေးချေမှုအားအလျှော့ပေးသောအခါ

The Security amount is the total tax amount that was calculated.

security မဟာကသည် တွက်ချက်ထားသော စုစုပေါင်းခွန်ပမာဏဖြစ်ပါသည်။

5.4.23. Quantity statistics conversion processing (Quantity ကိန်းဂဏန်းအချက်အလက်အား ပြောင်းလဲခြင်းလုပ်ငန်းစဉ်)

"Quantity (1)" item and "Quantity (2)" item are converted into the Quantity statistics based on Statistics unit 1 and Statistics unit 2. The 1st place of a decimal point is rounded off.

"Quantity (1)" item နှင့် "Quantity (2)" item သည် Statistics unit 1 နှင့် Statistics unit 2 အား အခြေခံ၍ Quantity statistics အတွင်းသို့ ပြောင်းလဲသွားပါသည်။ ဒသမကိန်း၏ ပထမ 1 နေရာသည် ပြောင်းလဲပါသည်။

5.4.24. Determination processing of Customs section code (Customs section code အား ဆုံးဖြတ်သတ်မှတ်ခြင်းလုပ်ငန်းစဉ်)

(1) When the Customs section code is entered, the Customs section code is determined by the entered Customs section code.

Customs section code အား ထည့်သွင်းလိုက်သောအခါ Customs section code အား ထည့်သွင်းထားသော Customs section code ဖြင့် ဆုံးဖြတ်သတ်မှတ်မည်ဖြစ်ပါသည်။

(2) When the Customs section code is not entered, The Customs section code is determined by the Customs section code that has been defined for each Customs station on the following.

Customs section code အား ထည့်သွင်းထားခြင်းမရှိသောအခါ Customs section code သည် အောက်တွင်ပါရှိသည့် Customs station တစ်ခုစီအတွက် သတ်မှတ်ထားသော customs section code ဖြင့် ဆုံးဖြတ်သတ်မှတ်ပေးပါသည်။

1: "Type of import code" item

2: "Category of cargo code" item

3: The first 2 digit of "Representative HS code" item ("Representative HS code" item ၏ ပထမဂဏန်း 2 လုံး)

The Customs section code shall be determined based on either of above conditions.

customs section code သည် အထက်တွင်ဖော်ပြထားသော အခြေအနေတစ်ခုခုဖြင့် ဆုံးဖြတ်သတ်မှတ်မည်ဖြစ်ပါသည်။

5.4.25. Declaration No. issuance processing (ကြေညာလွှာနံပါတ်အား ထုတ်ပြန်ခြင်းလုပ်ငန်းစဉ်)

Issue declaration No. However, do not issue in case of correction import declaration data element.

ကြေညာလွှာနံပါတ်အားထုတ်ပြန်ရပါမည်။ သို့သော်သွင်းကုန်ကြေညာလွှာအချက်အလက်ပြင်ဆင်ခြင်းကိစ္စရပ်များတွင်မထုတ်ပြန်ရပါ။

5.4.26. Registration of import declaration information processing (သွင်းကုန်ကြေညာလွှာသတင်းအချက်အလက်အားစာရင်းသွင်းခြင်းလုပ်ငန်းစဉ်)

Register or update entered information.

ထည့်သွင်းထားသောသတင်းအချက်အလက်ကို စာရင်းသွင်းခြင်း (သို့) ပြင်ဆင်ခြင်း ဆောင်ရွက်ပေးရပါမည်။

5.4.27. Registration of the attachment file management information processing (စီမံထားသောဖူးတွဲ file သတင်းအချက်အလက်အား စာရင်းသွင်းခြင်းလုပ်ငန်းစဉ်)

When the information concerning with the entered declaration No. exists to attachment file management information, the collected information is registered to this information.

ထည့်သွင်းထားသောကြေညာလွှာနံပါတ်နှင့်သက်ဆိုင်သည့် သတင်းအချက်အလက်သည် စီမံထားသောဖူးတွဲ file သတင်းအချက်အလက်တွင်တည်ရှိပါကစာရင်းသွင်းထားသောသတင်းအချက်အလက်သည်သတင်းအချက်အလက်တွင်စာရင်းသွင်းမည်ဖြစ်ပါသည်။

5.4.28. Warning message processing အသိပေးကြေညာခြင်းလုပ်ငန်းစဉ်

Output warning message: အသိပေးချက်ထုတ်ပြန်ခြင်း

- B/L (AWB) No. is not registered in the cargo information(Preliminary declaration is possible)

B/L (AWB) No. သည် ကုန်ပစ္စည်းသတင်းအချက်အလက်တွင်စာရင်းမသွင်းထားပါ။ (ကြိုတင် ကြေညာလွှာတင်သွင်းခြင်းသည် လုပ်ဆောင်နိုင်ပါသည်။)

- Though the amount of security was calculated, the security registration No. does not have input, and there is no registration of the individual security registration No.

တွက်ချက်ထားသော security ပမာဏအားထည့်သွင်းထားလျှင်လည်း security registration No. အား ဖြည့်သွင်းထားခြင်းမရှိခြင်း နှင့် individual security registration No အား စာရင်းသွင်းထား ခြင်းမရှိပါ။

- There is the item that FTA1 tax rate is possible when a code of FTA1 is not entered in the customs duty type code. (Prevention from resend)

FTA1 tax rate အားလုပ်ဆောင်နိုင်သော Item ရှိပါက FTA1 ၏ code အား အကောက်ခွန် duty အမျိုးအစား code တွင် ထည့်သွင်းထားခြင်းမရှိပါ။ (ပြန်လည်ပေးပို့ခြင်း အားကာကွယ်ခြင်း)

- There is the item that FTA2 tax rate is possible when a code of FTA2 is not entered in the customs duty type code. (Prevention from resend)

FTA2 tax rate အားလုပ်ဆောင်နိုင်သော Item ရှိပါက FTA2 ၏ code အား အကောက်ခွန် duty အမျိုးအစား code တွင် ထည့်သွင်းထားခြင်းမရှိပါ။ (ပြန်လည်ပေးပို့ခြင်း အားကာကွယ်ခြင်း)

5.5. Output Information ပြန်လည်ဖော်ပြမည့် သတင်းအချက်အလက်

Refer to appendix "Output Data Element"

ပြန်လည်ဖော်ပြမည့် လိုအပ်သည့်သတင်းအချက်အလက် စစ်ဆေးမှုဆိုင်ရာနောက်ဆက်တွဲ အားရည်ညွှန်းသည်။

Information Name သတင်းအချက်အလက် အမည်	Output Conditions ပြန်လည်ဖော်ပြပေးမည့်အခြေအနေ	Output Destination ထုတ်ပြန်ပေးမည့် နေရာသတ်မှတ်ချက်
Copy information of import declaration သွင်းကုန်ကြေညာလွှာ၏ ကူးယူထားသော သတင်းအချက်အလက်	None မရှိပါ။	Input user ဖြည့်သွင်းအသုံးပြုသူ

6. Special Mention အထူးဖော်ပြချက်**6.1. Arrival location for bonded transportation check (သတ်မှတ်ထားသောသယ်ယူပို့ဆောင်ခြင်းအတွက် ရောက်ရှိသည့်နေရာအား စစ်ဆေးခြင်း)**

- (1) When Importer code is the code that is for the free zone business

သွင်းကုန် code သည် free zone business အတွက် code ဖြစ်သောအခါ

M: Mandatory , -: Unable to input.

M: ပြဌာန်းချက်အရလုပ်ဆောင်ရမည့်အရာ - : ဖြည့်သွင်း၍မရနိုင်ပါ။

No.	Bonded area demarcation concerning with "Arrival location for bonded transportation" item	Type of import code					
		A,B,C,E,F, G,I	D	H	S	X	Z
1	Free Zone Business (FZB)	M	M	M	-	M	-
2	Barge Ship Vehicle	-	-	-	-	-	-
3	Other	-	-	M	-	M	-

- (2) When Importer code is the code that is for the promotion zone business.

သွင်းကုန် code သည် promotion zone business အတွက် code ဖြစ်သောအခါ

M: Mandatory , -: Unable to input.

M: ပြန်လည်ရောင်းချနိုင်သော - : ပြန်လည်ရောင်းချနိုင်ပါ။

No.	Bonded area demarcation concerning with "Arrival location for bonded transportation" item	Type of import code					
		A,B,C,E,F, G,I	D	H	S	X	Z
1	Free Zone Business (FZB)	-	M	M	-	-	M
2	Barge Ship Vehicle	-	-	-	-	-	-
3	Other	-	M	M	-	-	M

(3) Other အခြား

M: Mandatory , -: Unable to input.

M: ပြန်လည်ရောင်းချနိုင်သော - : ပြန်လည်ရောင်းချနိုင်ပါ။

No.	Bonded area demarcation concerning with "Arrival location for bonded transportation" item	Type of import code					
		A,B,C,E,F, G,I	D	H	S	X	Z
1	Free Zone Business (FZB)	-	M	M	-	-	-
2	Barge Ship Vehicle	-	-	-	-	-	-
3	Other	-	M	M	-	-	-